

## KBZ Credit Card – စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

ကမ္ဘောဇဘဏ်၏ Credit Card ဝန်ဆောင်မှုအား ကိုင်ဆောင်အသုံးပြုသူများအနေဖြင့် အောက်တွင် ဖော်ပြထားသော စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား အတိအကျလိုက်နာကြရန် ကမ္ဘောဇဘဏ်လီမိတက်က ထုတ်ပြန်ပြဋ္ဌာန်းလိုက်ပါသည်။ ကမ္ဘောဇဘဏ်၏ Credit Card ဝန်ဆောင်မှုများအားတောင်းခံခြင်း သို့မဟုတ် အသုံးပြုခြင်း သို့မဟုတ် ယင်းဝန်ဆောင်မှုများအား တောင်းခံသူကိုယ်စား အခြားသူတစ်ဦးဦးက အသုံးပြုစေရန်ခွင့်ပြုခြင်းများသည် အခါအားလျော်စွာ ပြောင်းလဲနိုင်သည်ဖြစ်သော ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များကို တောင်းခံသူကဝန်ခံ အသိအမှတ်ပြု သဘောတူညီပါသည်။

### ၁။ အဓိပ္ပာယ်ဖွင့်ဆိုချက်များ

- ၁။၁။ **“စာရင်း”** ဆိုသည်မှာ ကမ္ဘောဇဘဏ်နှင့်အတူ ယခုသို့မဟုတ် နောင်အခါတွင် ကတ်ကိုင်ဆောင်သူက ပိုင်ဆိုင်သော စာရင်းနှင့် ဝန်ဆောင်မှုများအတွက် အသုံးပြုသည့် မည်သည့်စာရင်းကိုမဆို ရည်ညွှန်းပြီး စာရင်းသည်တစ်ဦး တစ်ယောက်ချင်း အလိုက်ဖွင့် ထားသည်ဖြစ်စေ အစုစပ်ဖွင့်ထားသည်ဖြစ်စေ ၎င်းမှဘဏ္ဍာငွေများကို ဝန်ဆောင်မှု အသုံးပြုရန်အတွက် တောင်းခံနိုင်သည်။
- ၁။၂။ **“ATM”** ဆိုသည်မှာ အလိုအလျောက်ငွေထုတ်ပေးသည့်စက် သို့မဟုတ် ကတ်ကိုလက်ခံသော ကတ်ဖြင့်လည်ပတ်သည့် စက်ကို ဆိုလိုသည်။
- ၁။၃။ **“ခွင့်ပြုထားသည့်ပုဂ္ဂိုလ်”** ဆိုသည်မှာ ညွှန်ကြားချက်များပေးရန်၊ စာရွက်စာတမ်းများကို စီမံရန် သို့မဟုတ် လက်မှတ်ထိုးရန် သို့မဟုတ် ကတ်ကိုင်ဆောင်သူ၏ကတ်စာရင်းကို စီမံရန် ကတ်ကိုင်ဆောင်သူအတွက် သို့မဟုတ် ကတ်ကိုင်ဆောင်သူကိုယ်စား လုပ်ဆောင်ရန်အတွက် ကမ္ဘောဇဘဏ်မှအတည်ပြုထားသည့် ကတ်ကိုင်ဆောင်သူမှ အပ်နှင်းထားသော ပုဂ္ဂိုလ်များနှင့် /တစ်ဦးတည်းဖြစ်စေ၊ အခြားပုဂ္ဂိုလ်) ပုဂ္ဂိုလ်ကို ဆိုလ(ပူးပေါင်း၍ဖြစ်စေဝိသသည်။
- ၁။၄။ **“ဘဏ်ကတ်အဖွဲ့အစည်း”** ဆိုသည်မှာ ဘဏ်ထုတ်ယူငွေကတ်မှ ထုတ်ယူငွေများနှင့် အကြွေးများကို လုပ်ဆောင် အပ်နှင်းရန် အသုံးပြုသော ဘဏ်ပိုင်ကွန်ယက်ကိုဆိုလိုပြီး ယေဘုယျအားဖြင့် ဝန်ဆောင်မှုအတွက် လုပ်ငန်းတစ်ခုချင်း အလိုက် အဖိုးအခရယူသည်။

- ၁၂၅။ “အလုပ်ဖွင့်ရက်” ဆိုသည်မှာ မြန်မာနိုင်ငံရှိ စနေနေ့၊ တနင်္ဂနွေနေ့၊ အများပြည်သူအလုပ်ပိတ်ရက် သို့မဟုတ် ဘဏ် ပိတ်ရက်မဟုတ်သည့် နေ့ရက်များကိုဆိုလိုခြင်းဖြစ်သည်။
- ၁၂၆။ “ကတ်” ဆိုသည်မှာ ကမ္ဘောဇဘဏ်မှ အဖွဲ့ဝင်အဖြစ်အတည်ပြုထားသည့် လျှောက်ထားသူကိုဆိုလိုပြီး လျှောက်လွှာတွင် သတ်မှတ် သည့်အတိုင်း ကတ်ကိုအသုံးပြုရန် ခံစားခွင့်ရှိသည်။
- ၁၂၇။ “ကတ်ကိုင်ဆောင်သူ” ဆိုသည်မှာ ကတ်ကို အသုံးပြုရန်အခွင့်ရှိသည့် ကမ္ဘောဇဘဏ်မှ အဖွဲ့ဝင်အဖြစ် အတည်ပြုထား သည့် လျှောက်ထားသူနှင့် ကတ်ကိုအသုံးပြုရန် ကမ္ဘောဇဘဏ်မှ အတည်ပြုထားသော လျှောက်ထားသူမှ သတ်မှတ် ထားသည့် ပုဂ္ဂိုလ်ကို ဆိုလိုသည်။
- ၁၂၈။ “ဗဟိုဘဏ်” ဆိုသည်မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကို ဆိုလိုခြင်းဖြစ်သည်။
- ၁၂၉။ “ကုန်ကျစရိတ်များ” ကုန်ကျစရိတ်များတွင် (အပြည့်အဝလျော်ကြေးငွေကိုအခြေခံ၍)တရားရေးရာ ကုန်ကျစရိတ်များ အပါအဝင် ကုန်ကျစရိတ်များ၊ အဖိုးအခများနှင့် အသုံးစရိတ်များပါဝင်သည်။
- ၁၂၁၀။ “ချေးငွေကန့်သတ်ချက်” ဆိုသည်မှာ ကတ်စာရင်းတစ်ခုတွင် ကတ်ကိုင်ဆောင်သူမှ ချေးငွေယူခွင့်ရှိသော စုစုပေါင်းအများဆုံး ပမာဏကို ဆိုလိုသည်။
- ၁၂၁၁။ “ငွေသားကြိုတင်ထုတ်ယူမှု” ဆိုသည်မှာ ငွေသားထုတ်ယူမှု၊ ခရီးသွားချက်လက်မှတ် သို့မဟုတ် နိုင်ငံခြားငွေကြေး ဝယ်ယူမှု၊ လောင်းကစားလုပ်ငန်း၊ ငွေလွှဲစာ သို့မဟုတ် တောင်းခံသည့်အချိန်၌ငွေလွှဲပေးခြင်းတို့ကို ဆိုလိုသည်။
- ၁၂၁၂။ “အဖိုးအခနှင့် ဝန်ဆောင်ခ လမ်းညွှန်” ဆိုသည်မှာ ကတ်စာရင်းနှင့် ဤသဘောတူစာချုပ်တွင် နောက်ဆက်တွဲ ၁ ၌ စာရင်းပြုစုထားသော ကတ်များကိုအသုံးပြုသည့် အဖိုးအခနှင့်ဝန်ဆောင်ခများကို ဆိုလိုသည်။
- ၁၂၁၃။ “ကမ္ဘောဇဘဏ်” ဆိုသည်မှာ ကမ္ဘောဇဘဏ်လီမိတက်နှင့် အနာဂတ်တွင် ကမ္ဘောဇဘဏ်မှ တည်ထောင်မည့် ကမ္ဘောဇဘဏ်ခွဲများအပါအဝင် ယခုလက်ရှိကမ္ဘောဇဘဏ်ခွဲများအားလုံးကို ဆိုလိုသည်။
- ၁၂၁၄။ “ပေးရန်တာဝန်” ဆိုသည်မှာ အမှန်တကယ်ဖြစ်စေ အလားအလာရှိသည်ဖြစ်စေ၊ ဦးစားပေးဖြစ်စေ၊ အပေါင်ပစ္စည်း ဖြင့်ဖြစ်စေ၊ တစ်ဦးချင်းဖြစ်စေ အစုစပ်ဖြစ်စေ ကတ်ကိုင်ဆောင်သူက ကမ္ဘောဇဘဏ်ကို ယခုသို့မဟုတ် အနာဂတ်တွင်ပေးရမည့် အကြွေးများ၊ ပေးဆပ်ရန် တာဝန်များ သို့မဟုတ် တာဝန်ဝတ္တရားများကို ဆိုလိုသည်။

- ၁၂၁၅။ “ဆုံးရှုံးမှုတွင်” တောင်းဆိုမှုများ၊ တရားစွဲဆိုမှုများ၊ ဆုံးရှုံးမှုများ၊ ပျက်စီးမှုများ၊ ၊ ပေးဆပ်ရန်တာဝန်များနှင့် ကုန်ကျ စရိတ်မျိုးစုံပါဝင်သည်။
- ၁၂၁၆။ “မိုဘိုင်းဝန်ဆောင်မှုများ” ဆိုသည်မှာ ကတ်ကိုင်ဆောင်သူ၏ စာရင်း (များ) သို့မဟုတ် ဘဏ်/ကိုကိုင်တွယ်ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်း အကောင်အထည်ဖော်နိုင်ရန်နှင့်သို့မဟုတ် / အခြားလုပ်ငန်းများကို အီလက်ထရောနစ်နည်းဖြင့် လုပ် ဆောင်နိုင်စေသည့် မိုဘိုင်းအသုံးအဆောင်များကြားခံဖြင့် အခါအားလျော်စွာ ကမ္ဘောဇဘဏ်မှ ဆောင်ရွက်ပေးသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုနှင့် ထုတ်ကုန်များကိုဆိုလိုသည်။
- ၁၂၁၇။ “မြန်မာကျပ်” ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တရားဝင်အသုံးပြုသော ငွေကြေးကို ဆိုလိုသည်။
- ၁၂၁၈။ “အကြွေးတင်နေသော စာရင်းလက်ကျန်” ဆိုသည်မှာ သတ်မှတ်ထားသည့်နေ့စွဲ၌ အကြွေးတင်နေသောပမာဏ ကို ဆိုလိုသည်။ ကုမ္ပဏီများအနေဖြင့် ပိတ်သိမ်းမှုနောက်ကျသည့် တစ်နေ့ချင်းစီအတွက် နောက်ထပ်အချိန်စေ့သော အတိုးနှုန်းများကို နေ့စဉ်စုဆောင်မှုနှင့်အတူ ခန့်မှန်းတွက်ချက်ထားသော ပိတ်သိမ်းသည့်နေ့၌ ရောင်းချထားသည့် ပစ္စည်းအာမခံအတွက် အကြွေးတင်သော စာရင်းကို ရယူမည်ဖြစ်သည်။
- ၁၂၁၉။ “ကိုယ်ပိုင်သုံး (သို့) ပုဂ္ဂိုလ်ရေးဆိုင်ရာအင်တာနက်ဘဏ်လုပ်ငန်း” ဆိုသည်မှာကတ်ကိုင်ဆောင်သူ၏ စာရင်းကိုကိုင်တွယ် (များ)ဆောင်ရွက်နိုင်ရန် သော်လည်းကောင်း ဘဏ်လုပ်ငန်းအကောင်အထည်ဖော်နိုင်ရန် သော်လည်းကောင်း အခြားလုပ်ငန်းများကို အီလက်ထရောနစ်နည်းဖြင့် လုပ်ဆောင်နိုင်စေသည့် အသုံးအဆောင် ပစ္စည်းများဖြင့် ကမ္ဘောဇဘဏ်မှ ဆောင်ရွက်ပေးသော ကိုယ်ပိုင်သုံးပုဂ္ဂိုလ်ရေးဆိုင်ရာ (သို့) အင်တာနက် ဘဏ်လုပ်ငန်း ဝန်ဆောင်မှု သော်လည်းကောင်း ထုတ်ကုန်များကို ဆိုလိုသည်။
- ၁၂၂၀။ “PIN” ဆိုသည်မှာ ကတ်နှင့်အသုံးပြုရန်အတွက် ပေးထားသော ကိုယ်ရေးကိုယ်တာသက်သေခံနံပါတ် ကို ဆိုလိုသည်။
- ၁၂၂၁။ “မူလကတ်အဖွဲ့ဝင်” ဆိုသည်မှာ ကတ်စာရင်း ၏ အဓိကကတ်အဖွဲ့ဝင်ကို ဆိုလိုသည်။
- ၁၂၂၂။ “ဝယ်ယူမှု” ဆိုသည်မှာ လုပ်ငန်းကိစ္စတစ်ခုကိုဆိုလိုပြီး ၎င်းအောက်တွင် ကတ်သို့မဟုတ် နံပါတ်အသုံးပြုမှုဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ပေးချေမှုပြုလုပ်သည်။

- ၁၂၃။ **“ဝန်ဆောင်မှုများ”** ဆိုသည်မှာ ATM ကတ်ဝန်ဆောင်မှုများ၊ CALL CENTER ဝန်ဆောင်မှုများ၊ အီလက်ထရောနစ် သို့မဟုတ် ကိုယ်ပိုင်သုံး အင်တာနက် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ သို့မဟုတ် မိုဘိုင်းဝန်ဆောင်မှုများ အထိ အကန့်အသတ် မထားဘဲ ယခု သို့မဟုတ် နောင်အခါတွင် ကမ္ဘောဇဘဏ်မှ ကတ်ကိုင်ဆောင်သူကို ဆောင်ရွက်ပေးနိုင်သော မည်သည့် ဝန်ဆောင်မှုကိုမဆို ရည်ညွှန်းသည်။
- ၁၂၄။ **“ဆင့်ပွားကတ်”** ဆိုသည်မှာ ကတ်ကိုင်ဆောင်သူ၏ ကတ်စာရင်းတွင် နောက်ဆက်တွဲကတ်နံပါတ်အဖြစ် ကတ်ကိုင်ဆောင်သူမှ ခွင့်ပြုထားပြီး ကမ္ဘောဇဘဏ်က အတည်ပြုထားသော ပုဂ္ဂိုလ်ကိုထုတ်ပေးသည့် ကတ်ကို ဆိုလိုသည်။
- ၁၂၅။ **“အသုံးပြုသူလမ်းညွှန်”** ဆိုသည်မှာ ကတ်များအသုံးပြုပုံကို အသေးစိတ်ရှင်းပြထားသည့် လမ်းညွှန်စာအုပ်ကို ဆိုလို သည်။
- ၁၂၆။ **“Website”** ဆိုသည်မှာ [www.kbzbank.com](http://www.kbzbank.com) လိပ်စာရှိ ကမ္ဘောဇဘဏ်၏ **website** ကို ဆိုလိုသည်။

**၂။ မိတ်ဆက်**

- ၂၁။ ဤနေရာ (ဤသဘောတူစာချုပ်) တွင်ထည့်သွင်းထားသော စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များသည် ကမ္ဘောဇဘဏ်မှ ကတ်ကိုင်ဆောင်သူကို အခါအားလျော်စွာထုတ်ပေးနိုင်သည့် ကတ်များနှင့်သက်ဆိုင်သည်။
- ၂၂။ ကတ်အမျိုးအစားတစ်ခုချင်းစီတွင် ၎င်း၏ကိုယ်ပိုင် နောက်ဆက်တွဲ စည်းမျဉ်းစည်းကမ်းများပါဝင်နိုင်သည်။ သက်ဆိုင်ရာ ကတ်တစ်ကတ်၏ နောက်ဆက်တွဲ စည်းမျဉ်းစည်းကမ်းများဖြင့် တိကျစွာပယ်ဖျက်ခြင်း သို့မဟုတ် ၎င်းတို့နှင့် ကိုက်ညီခြင်း မရှိပါက ဤသဘောတူစာချုပ်ပါ ဝေါဟာရများသည် အဆိုပါကတ်အတွက် သက်ဆိုင်ခြင်းမရှိစေရ။
- ၂၃။ ကတ်ကိုအသုံးပြုခြင်းဖြင့် ကတ်ကိုင်ဆောင်သူအနေဖြင့် စည်းမျဉ်းစည်းကမ်းအားလုံးကို ဖတ်ရှုနားလည်လက်ခံပြီးဟု မှတ်ယူ သောကြောင့် ဤသဘောတူစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများကို အချိန်တိုင်းလိုက်နာရန် ကတ်ကိုင်ဆောင်သူက သဘောတူသည်။  
ဤသဘောတူစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့် ၎င်းတို့၏ပြင်ဆင်ချက်များသည်
- ၂၃၁။ ကတ်ကိုင်ဆောင်သူအား ထုတ်ပေးပြီးဖြစ်သည့် ကတ်အားလုံးအပေါ်တွင်လည်းကောင်း
- ၂၃၂။ အခါအားလျော်စွာ ကမ္ဘောဇဘဏ်မှ ဝန်ဆောင်မှုပေးမည့် ကတ်အားလုံးအပေါ်တွင်လည်းကောင်း

၂၂၃။ ကမ္ဘောဇဘဏ်ထံမှ ကတ်နှင့် ဝန်ဆောင်မှုများကို ကတ်ကိုင်ဆောင်သူက အသုံးပြုမည့် အခါတိုင်းပေါ်တွင်လည်းကောင်း သက်ရောက် မှုရှိမည်ဖြစ်သည်။

**၃။ ကတ်**

**၃။၁။ ကတ်နှင့် PIN နံပါတ်ထုတ်ပေးခြင်း**

ကတ်လျှောက်ထားသူ၏ ကတ်လျှောက်လွှာအား ကမ္ဘောဇဘဏ်ကစစ်ဆေးခွင့်ပြုအတည်ပြုပြီး ဤဆက်သွယ်လာသည့်အချိန်တွင် ကတ် လျှောက်ထားသူမှ ကတ် နှင့် PIN နံပါတ်အား သက်ဆိုင်ရာကမ္ဘောဇဘဏ်ခွဲတွင် လူကိုယ်တိုင်သွားရောက်ထုတ်ယူနိုင်ပြီဖြစ်ပါသည်။ ကတ် သို့မဟုတ် PIN နံပါတ်အား ထုတ်ယူပြီးခြင်း သို့မဟုတ် ပေးပို့ခြင်းများပြုလုပ်ပြီးနောက်ပိုင်းတွင် ကတ်နှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်တွင်တာဝန် မရှိစေရ။

**၃။၂။ လက်မှတ်**

ကတ်ကိုင်ဆောင်သူသည် ၎င်း၏ကတ်ကိုရရှိပြီးသည်နှင့် ကတ်နောက်ကျောတွင်ချက်ခြင်းလက်မှတ်ထိုးရမည်။

**၃။၃။ နိုင်ငံခြားငွေကြေးဖြင့် Transaction ပြုလုပ်မည့်ငွေကြေးပြောင်းလဲခြင်း စနစ်**

Currency Conversion Risk Premium (Mark Up Fee) သည် အသုံးပြုလိုက်သည့်ငွေကြေးအမျိုးအစား သို့မဟုတ် နိုင်ငံခြားငွေဖြင့် ထုတ်ယူသုံးစွဲလိုက်သည့်ငွေ၏ ဖြစ်ပေါ်လျက်ရှိသော ငွေလဲလှယ်နှုန်းထားများပေါ်တွင် ငွေကြေးအဖွဲ့အစည်းများမှသတ်မှတ်သည့် ငွေကြေးပြောင်းလဲခြင်း လွှမ်းမိုးကြေး (Prevailing Fee) နှင့် ဘဏ်မှ သတ်မှတ်သည့် ငွေကြေးပြောင်းလဲခြင်း လွှမ်းမိုးကြေး (Prevailing Fee) အား ဈေးကွက်အခြေအနေပေါ်မူတည်၍ လိုအပ်သလိုပြောင်းလဲသတ်မှတ်သွားမည် ဖြစ်သည်။

**၃။၄။ ကတ်သည် ဘဏ်၏ ပိုင်ဆိုင်ပစ္စည်းဖြစ်သည်**

ကတ်သည် ကမ္ဘောဇဘဏ်၏ ပိုင်ဆိုင်မှုအဖြစ် ဆက်လက်ကျန်ရှိသည်။ ကတ်ကိုင်ဆောင်သူအနေဖြင့် ကတ်ကို လွှဲပြောင်းပေးခြင်းသို့မဟုတ် ထိန်းသိမ်းမှုကင်းမဲ့ခြင်း သို့မဟုတ် ပိုင်ဆိုင်မှုမရှိတော့ခြင်းတို့ မဖြစ်စေရပါ။ ကမ္ဘောဇဘဏ် က ကတ်ကိုပြန်ပေးရန်တောင်းဆိုသောအခါ ကတ်ကိုင်ဆောင်သူအနေဖြင့်(ကတ်ကိုင်ဆောင်သူကကွယ်မှုအတွက်) ကတ်ကို ချက်ချင်း တစ်ပိုင်းဖြတ်၍ ကမ္ဘောဇဘဏ်ထံပြန်ပေးရပါမည်။



**၄။ ကတ်ကိုင်ဆောင်သူ၏ ပေးရန်တာဝန်နှင့် တာဝန်ဝတ္တရားများ**

၄.၁။ ကတ်ကိုင်ဆောင်သူတစ်ဦးတည်းသာလျှင် ခွင့်ပြုထားသည့်အသုံးပြုသူအနေဖြင့် ကတ်ဖြင့် လုပ်ငန်းကိစ္စများ ပြုလုပ်နိုင်သည်။ ကတ်ကိုင်ဆောင်သူအနေဖြင့် တာဝန်ရှိသည်မှာ-

၄.၁.၁။ ခွင့်ပြုထားသည့် ပုဂ္ဂိုလ်မှ သို့မဟုတ် ATM အသုံးပြုခြင်းဖြင့်ပြုလုပ်သော လုပ်ငန်းကိစ္စများ သို့မဟုတ် ပေး ထားသော ညွှန်ကြားချက်များ အပါအဝင် ကတ် သို့မဟုတ် ကတ်နံပါတ်အသုံးပြု၍ ပြုလုပ်သော လုပ်ငန်း ကိစ္စအားလုံးအတွက် တာဝန်ရှိသည်။

၄.၁.၂။ အသုံးပြုခွင့်ပေးအပ်ခံထားရသည့် ပုဂ္ဂိုလ်ဖြစ်သူ ကတ်ကိုင်ဆောင်သူ(သို့မဟုတ်) ကတ်ကိုင်ဆောင်သူ၏ နောက်ဆက်တွဲ ကတ်ကိုင်ဆောင်သူ ပုဂ္ဂိုလ်သည် ဤသဘောတူစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီစေရန် သော်လည်းကောင်း၊ ကတ်စာရင်း နှင့် ကတ်ကိုအသုံးပြုသည့်စာရင်း ဝန်ဆောင်မှုများအားလုံး အပေါ် သက်ရောက်သည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီစေရန်လည်းကောင်း အပြည့်အဝ တာဝန်ရှိပါသည်။

၄.၁.၃။ ဤသဘောတူစာချုပ်ပါ စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီရန်ပျက်ကွက်မှု၊ ကတ်အသုံးပြု၍ လုပ်ဆောင် ရနိုင်သည့် ကတ်ကိုင်ဆောင်သူကတ်စာရင်း၊ စာရင်းများနှင့် ဝန်ဆောင်မှုအားလုံးနှင့်သက်ဆိုင်သော စည်းမျဉ်းစည်းကမ်းအားလုံး နှင့် ကိုက်ညီရန် ပျက်ကွက်မှုမှ ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများအတွက် တာဝန်ရှိသည်။

၄.၂။ ကတ်ကိုင်ဆောင်သူနှင့် ခွင့်ပြုထားသောပုဂ္ဂိုလ်အနေဖြင့်

၄.၂.၁။ မည်သည့်နိုင်ငံတွင်မဆို တရားမဝင်သောလုပ်ဆောင်ချက် (ဥပမာ တရားမဝင်ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူခြင်း) အတွက် ကတ်ကိုအသုံးမပြုရပါ။

၄.၂.၂။ အကြွေးအကန့်အသတ်ကို ကျော်လွန်စေမည့် လုပ်ငန်းကိစ္စများလုပ်ဆောင်ရန် ကတ်ကိုအသုံးမပြုရပါ။

၄.၂.၃။ ကတ်စာရင်းပိတ်ပြီးနောက် သို့မဟုတ် ကတ်ကိုဖျက်သိမ်းသည်ဟု ကမ္ဘောဇဘဏ်ကပြောပြီးနောက် သို့မဟုတ် ကတ်အသုံးပြုမှုကို ကမ္ဘောဇဘဏ်က ရုပ်သိမ်းပြီးနောက် ကတ်ကိုအသုံးပြုခြင်း သို့မဟုတ် အသုံးပြုရန် ကြိုးစားခြင်းတို့ မပြုလုပ်ရပါ။

၄၂၂၄။ ကတ်အသုံးပြုမှုနှင့်စပ်လျဉ်း၍ အခါအားလျော်စွာ ကမ္ဘောဇဘဏ်က လိုအပ်သော သတင်းအချက်အလက်များနှင့် စာရွက်စာတမ်းများကို ကမ္ဘောဇဘဏ်ထံ ပံ့ပိုးပေးရမည်။

၄၂၂၅။ ကတ်အသုံးပြုမှုနှင့်စပ်လျဉ်း၍ စုံစမ်းမှု သို့မဟုတ် တရားစွဲဆိုမှုတိုင်းတွင် ကမ္ဘောဇဘဏ်နှင့် ပူးပေါင်းရမည်။

၄၂၂၆။ တစ်နည်းနည်းဖြင့် ကတ်ကိုမျက်နှာပြင်ပျက်စေခြင်း၊ ပျက်စီးစေခြင်း၊ ကွေးကောက်စေခြင်း၊ ပြုပြင်ခြင်း သို့မဟုတ် ကတ်ကို တစ်နည်းနည်းဖြင့် မူလပုံဏ္ဍာန် ပျက်ပြားစေခြင်းမရှိစေရန် အခိုင်အမာ ထိန်းသိမ်းစောင့်ရှောက်ရမည်။

၄၂။ လုံခြုံမှု

ကတ်ကိုင်ဆောင်သူနှင့် ခွင့်ပြုထားသော ပုဂ္ဂိုလ်နေဖြင့်

၄၂၂၁။ PIN ကို အချိန်တိုင်း လျှို့ဝှက်စွာသိမ်းဆည်းထားရမည်။

၄၂၂၂။ PIN ကိုလုံခြုံစေရန်နှင့် အယောင်ဆောင်မှု သို့မဟုတ် ကတ်ကိုင်ဆောင်သူကတ်နှင့် ကတ်စာရင်းကို အခွင့်မရှိဘဲ ရယူမှု သို့မဟုတ် အသုံးပြုမှုတို့ကို ကာကွယ်ရန် လိုအပ်သည်အားလုံးကို လုပ်ဆောင်ရမည်။ ကတ်ကိုင်ဆောင်သူ၏ PIN ကိုကာကွယ်ရန် နည်းလမ်းများတွင် ပါဝင်သည်များမှာ-

၄၂၂၂၁။ PIN ကိုအလွတ်ကျက်မှတ်၍ မည်သည့်နေရာတွင်မှ ရေးချခြင်း မှတ်တမ်းတင်မှုမပြုလုပ်ခြင်း။

၄၂၂၂၂။ အထက်ပါ )၄၂၂၂၁ အချက်ပြီးနောက် (PIN အတွက်ထုတ်ပေးထားသော အကြောင်းကြားစာကို ချက်ချင်း ဖျက်ပစ်ခြင်း။

၄၂၂၂၃။ မည်သူ့ကိုမှ PIN ကိုမပြောခြင်း သို့မဟုတ် မည်သူ့ကိုမှ မသိရှိစေခြင်း။

၄၂၂၂၄။ PIN ရွေးချယ်ရာတွင် သိသာသော စကားလုံးသို့မဟုတ် နံပါတ်ကိုမရွေးချယ်ခြင်း၊ သို့မဟုတ် လွယ်ကူစွာ ခန့်မှန်းနိုင် သည့် သို့မဟုတ် ယခင်ကအသုံးပြုဖူးသည့် စကားလုံးသို့မဟုတ် နံပါတ်ကို မရွေးချယ်ခြင်း။

၄၂၂၂၅။ PIN ကို အခါအားလျော်စွာ ပြောင်းပေးခြင်း။

၄၂၂၃။ ကတ်ကိုင်ဆောင်သူသည် အောက်ပါအခြေအနေတွင် ကမ္ဘောဇဘဏ်သို့ ချက်ချင်းတင်ပြရမည်-

၄၂၁။ PIN ပျောက်ဆုံးသွားသည်ကို သတိပြုခြင်း၊

၄၂၂။ တစ်စုံတစ်ယောက်သည် PIN ကို သိရှိသည်ဟု သံသယရှိခြင်း၊

၄၂၃။ ကတ်ကိုင်ဆောင်သူ၏ကတ်အား ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်း သို့မဟုတ် ကတ်စာရင်းသို့ ဝင်ရောက်အသုံးပြုခြင်းအား သံသယဖြစ်ခြင်း သို့မဟုတ် သတိပြုခြင်း၊ နှင့်

၄၂၄။ ကတ်ကိုင်ဆောင်သူ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ (ဥပမာ၊ ကတ်ကိုင်ဆောင်သူ၏ သက်သေခံကတ်ပြားနှင့် ဆက်သွယ်ရန်အသေးစိတ်အချက်များ) ကို ပြောင်းလဲမှုတို့ဖြစ်ခြင်း။

**၄၂၅။ ကတ်ပျောက်ဆုံးခြင်း သို့မဟုတ် အခိုးခံရခြင်း/PIN ပေါက်ကြားခြင်း**

၄၂၅။ ကတ်ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း သို့မဟုတ် အခွင့်မရရှိသူကအသုံးပြုခြင်းတို့ဖြစ်ပါက (ကတ်ကိုသုံးခြင်းမှ ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ)ကတ်ကိုင်ဆောင်သူအနေဖြင့် ကတ်အသုံးပြုမှုကိုဆိုင်းငံ့ရန်နှင့် သက်ဆိုင်ရာ PIN နံပါတ်ကို ဖျက်သိမ်းရန် ကမ္ဘောဇဘဏ်ထံ ချက်ချင်းအကြောင်းကြားရမည်။ အကြွေးဝယ်ကတ် ဆိုင်းငံ့မှုမတိုင်မီ ကျသင့်သည့် ဝန်ဆောင်ခများအတွက် ကတ်ကိုင်ဆောင်သူက တာဝန်ယူရပါမည်။

၄၂၆။ ကတ်ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း သို့မဟုတ် PIN ပေါက်ကြားခြင်းတို့ဖြစ်ပါက ကတ်ကိုင်ဆောင်သူအနေဖြင့် တာဝန်ရှိမည်မှာ-

၄၂၆။၁။ ကတ်ကိုင်ဆောင်သူထံမှပျောက်ဆုံးကြောင်း၊ အခိုးခံရကြောင်း သို့မဟုတ် PIN ပေါက်ကြားကြောင်း အကြောင်းကြားချက်ကို ကမ္ဘောဇဘဏ်မှ မရရှိမီ တစ်ဦးဦးက ကတ်ကိုင်ဆောင်သူကတ်ကို အသုံးပြု၍လုပ်ဆောင်သော လုပ်ငန်းအားလုံးအတွက်တာဝန်ယူရမည်။

၄၂၆။၂။ ကတ်ကိုင်ဆောင်သူက ပုံသေပေးချေမှုအစီအစဉ်ရှိသည့် ငွေလက်ခံသူအဖွဲ့အစည်းအား ကတ် သို့မဟုတ် ကတ်စာရင်းသို့ တိုက်ရိုက်ပေးချေရန်ငွေအားလုံးရပ်တန့်ရန် သတိပေးခြင်းအတွက် တာဝန်ယူရမည်။

၄၂၇။ ကမ္ဘောဇဘဏ်မှ သတ်မှတ်ထားသော စည်းကမ်းချက်များပါရှိသည့် အစားထိုးကတ် သို့မဟုတ် PIN အသစ်ကို ကမ္ဘောဇဘဏ်မှ ထုတ်ပေးကောင်း ထုတ်ပေးနိုင်သည်။



၄၂၆။ အကယ်၍ ပျောက်ဆုံး၊ အခိုးခံရသော ကတ်ကိုပြန်လည်တွေ့ရှိပါက ၎င်းကိုဆက်လက် အသုံးပြု၍မရနိုင်သောကြောင့် ချက်ချင်း တစ်ဝက်ဖြတ်၍ ကမ္ဘောဇဘဏ်ထံပြန်ပေးရမည်။

၄၂၇။ ကတ်ကိုင်ဆောင်သူသည် ကမ္ဘောဇဘဏ်မှ ကတ်ကိုင်ဆောင်သူအား ကမ္ဘောဇဘဏ်၏ ကတ်အသုံးပြုမှုဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ လိုအပ်သော စုံစမ်းမေးမြန်းခြင်းများပြုလုပ်ရန်နှင့် လိုအပ်သည့်စစ်ဆေးချက်များအားလုံး (မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသော Myanmar Credit Bureau Limited မှ စုံစမ်းမေးမြန်းမှုများနှင့် စစ်ဆေးချက်များ သို့မဟုတ် ဤလျှောက်လွှာများနှင့် သက်ဆိုင်သည့် အခြားပါတီများ အပါအဝင် အကန့်အသတ်မရှိစေဘဲ)ကို ဆောင်ရွက်ရန်နှင့် အခြားမည်သည့် အရင်းအမြစ်မှမဆို လက်ခံရရှိခြင်း သို့မဟုတ် စိစစ်အတည်ပြုခြင်း သို့မဟုတ် အခြားမည်သည့်ပါတီကိုမဆို (ဘဏ်၏ဆက်စပ်ကုမ္ပဏီများ၊ အကြံပေးများ၊ credit bureaus၊ credit reference agents၊ အာမခံပေးသူများ သို့မဟုတ် အစိုးရအာဏာပိုင်များ/အေဂျင်စီများ အပါအဝင် အကန့်အသတ်မရှိစေဘဲ) ကတ်ကိုင်ဆောင်သူ သို့မဟုတ် သူ/သူမ၏ ကမ္ဘောဇဘဏ်ရှိ အကောင့်တစ်ခုခုနှင့် သက်ဆိုင်သော မည်သည့် သတင်းအချက်အလက်ကိုမဆိုအား ထုတ်ဖော်ပြောကြားခြင်း သို့မဟုတ် ထုတ်ပြန်ခြင်း တို့အား ကမ္ဘောဇဘဏ်သည် ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် ကတ်ကိုင်ဆောင်သူအား တာဝန်ယူမှု သို့မဟုတ် အသိပေးခြင်းမရှိဘဲ အခါအားလျော်စွာ သင့်လျော်သည်အတိုင်း ဆောင်ရွက်ရန်အတွက် သူ/သူမ၏ ရုပ်သိမ်း၍မရသော သဘောတူညီချက်ဖြင့် ကမ္ဘောဇဘဏ်အား ခွင့်ပြုသဘောတူညီပါသည်။

**၅။ အကြွေးဝယ်ကတ်များအတွက် ချေးငွေကန့်သတ်ချက်**

၅၂၁။ ချေးငွေကန့်သတ်ချက်သည် ကတ်ကိုင်ဆောင်သူထံ သို့မဟုတ် ကတ်ကိုင်ဆောင်သူ၏ ကတ်စာရင်းသို့ ထုတ်ပေးထားသည့် အကြွေးဝယ်ကတ်အားလုံးနှင့် သက်ဆိုင်သည့် ခြုံငုံကန့်သတ်ချက်ဖြစ်သည်။

ကတ်ကိုင်ဆောင်သူအနေဖြင့် ကတ်ကို

၅၂၁။၁။ ငွေသား ကြိုတင်ထုတ်ငွေသို့မဟုတ်

၅၂၁။၂။ ကတ်အသုံးပြုနိုင်သည့် ဆိုင်းဘုတ်သင်္ကေတပြထားသော ဈေးဆိုင်၊ နေရာ၌ ကုန်စည်၊ ဝန်ဆောင်မှုများ နှင့် သို့မဟုတ် အကြွေးငွေများ ပေးချေမှု အတွက် သို့မဟုတ်/

၅၁၁၃။ ခွင့်ပြုထားသော လမ်းကြောင်းများမှ ပြုလုပ်သော လုပ်ငန်းကိစ္စတိုင်း အတွက် ကမ္ဘောဇဘဏ်က ခွင့်ပြုသော အကြွေးကန့်သတ်ချက် အတွင်း အသုံးပြုနိုင်သည်။

**၅၂။ အကြွေးကန့်သတ်ချက် ကျော်လွန်သည်/မကျော်လွန်သည်ကို တွက်ချက်ခြင်း**

ကတ်ကိုင်ဆောင်သူ၏ အကြွေးကန့်သတ်ချက် ကျော်လွန်သည် မကျော်လွန်သည်ကို/ကမ္ဘောဇဘဏ်မှ တွက်ချက်သောအခါ ထည့်သွင်းစဉ်းစားသည်မှာ-

၅၂၁။ ဆင့်ပွား)ွေးကတ်ဖြင့်ပြုလုပ်သော လုပ်ငန်းကိစ္စများနှင့် ကတ်ကိုင်ဆောင်သူ၏ ကတ်စာရင်းရှင်းတမ်းတွင် မဖော်ပြရသေးသော လုပ်ငန်းကိစ္စများအပါအဝင်ကတ်အားလုံးအသုံးပြု၍ ( ပြုလုပ်သော ကတ်လုပ်ငန်းကိစ္စ၏ ငွေပမာဏ

၅၂၂။ အတိုး၊ အဖိုးအခ၊ ပေးချေရန်တာဝန်ရှိလာမည့် ငွေကြေးဆိုင်ရာစရိတ်များ နှင့် အခြားဝန်ဆောင်ခများ

၅၂၃။ ငွေလက်ခံသည့်အဖွဲ့သို့ပေးထားသော ခွင့်ပြုချက် သို့မဟုတ် ကတ်ကိုအသုံးပြုသော အဆိုပြုထားသည့် လုပ်ငန်းကိစ္စနှင့် စပ်လျဉ်းသော အခြားအဖွဲ့အစည်းအား ပေးထားသည့် ခွင့်ပြုချက်

၅၂၄။ အကြွေးကန့်သတ်ချက်ကို ကျော်လွန်အသုံးပြုခြင်းအတွက် ခွင့်ပြုခြင်းအား ကမ္ဘောဇဘဏ်က ဆုံးဖြတ်မည် ဖြစ်သည်။ ခွင့်ပြုမိန့်ရရှိပါကလည်း ကတ်အသုံးပြု၍ သုံးစွဲမှုဆိုင်ရာ ကိစ္စအဝဝအတွက် ကတ်ကိုင်ဆောင်သတွင် တာဝန်အပြည့်အဝရှိမည်ဖြစ်သည်။

၅၂၅။ အကြွေးကန့်သတ်ချက်ကျော်လွန်ပါက ကမ္ဘောဇဘဏ်အနေဖြင့် နောက်ထပ် ကတ်လုပ်ငန်းကိစ္စကိုခွင့်ပြုရန် ငြင်းဆန်နိုင်ပြီး ကတ်ကိုင်ဆောင်သူအနေဖြင့် အကြွေးကန့်သတ်ချက်ကျော်လွန်သော ပမာဏကို ကမ္ဘောဇဘဏ်ထံ ချက်ချင်း ပေးချေရမည်။

**၆။ ငွေသား ကြိုတင်ထုတ်ငွေ**

ကတ်ကိုင်ဆောင်သူအနေဖြင့် ခွင့်ပြုထားသည့် လမ်းကြောင်းတစ်ခုခုဖြင့် ငွေသားကြိုတင်ထုတ်ငွေကို ထုတ်ယူရန် ကတ်ကို အသုံးပြု နိုင်သည်။ ကမ္ဘောဇဘဏ်က သတ်မှတ်ထားသော နှုန်းထားဖြင့် ငွေသားထုတ်ယူမှုအတွက် ဝန်ဆောင်ခ ယူနိုင်သည်ကို ကတ်ကိုင်ဆောင်သူက သဘောတူသည်။

**၇။ ပေးချေမှုများ**

၇၁။ ကတ်ကိုင်ဆောင်သူအနေဖြင့်သတ်မှတ်ရက်စွဲပြည့်ချိန်တွင် သုံးစွဲမှုအားလုံးအတွက် ပေးဆပ်ရမည့် ပမာဏ အပြည့်အဝအား သတ်မှတ်ထားသော ငွေကြေး(မြန်မာကျပ်)ဖြင့် ကမ္ဘောဇဘဏ်မှ ချက်ချင်းရရှိနိုင်စေရန် သေချာလုပ်ဆောင်ထားရမည်။

**၇၂။ အချိန်စေ့နေ့စွဲတွင် ပေးချေခြင်း**

ကတ်ကိုင်ဆောင်သူအနေဖြင့် ကတ်ကိုင်ဆောင်သူ ကတ်ရှင်းတမ်းတွင် သတ်မှတ်ထားသည့် အချိန်စေ့ရက်စွဲတွင် သို့မဟုတ် မတိုင်မီ အကြွေးတင်နေသော ကတ်စာရင်း လက်ကျန် သို့မဟုတ် ကတ်ကိုင်ဆောင်သူ၏ ကတ်ရှင်းတမ်းတွင် ဖော်ပြထားသော ပေးချေမှုပမာဏ (အနည်းဆုံးပမာဏပေးချေမှု) တို့ကို ပေးချေရမည်။

**၇၃။ ကတ်ကိုင်ဆောင်သူမှ အပြည့်အဝပေးချေပါကမည်သည့်အရာဖြစ်မည်နည်း**

အချိန်စေ့ရက်စွဲ သို့မဟုတ် ယင်းမတိုင်မီတွင် ကတ်ကိုင်ဆောင်သူမှ ကမ္ဘောဇဘဏ်ကို ပေးစရာရှိသော ပမာဏပြည့် သို့မဟုတ် အနည်းဆုံးပမာဏကို ကမ္ဘောဇဘဏ်မှ မရရှိပါက

၇၃၁။ ပမာဏပြည့်ပေးဆပ်မှုအတွက် အချိန်စေ့သောရက်စွဲတွင် ပမာဏပြည့်ပေးဆပ်ရန်ပျက်ကွက်ပါက ကတ်ကိုင်ဆောင်သူ၏ သုံးစွဲမှုပမာဏအားလုံးပေါ်တွင် ဝေ နှုတ်အတိုးနှုန်းတွက်ချက်၍ နောက်ကျကြေးနှင့် အတိုး ကောက်ခံ မည်ဖြစ် သည်။ (အသေးစိတ်ကို အဖိုးအခ နှင့် အခကြေးငွေများ လမ်းညွှန်တွင်ကြည့်ပါ)

၇၃၂။ ကမ္ဘောဇဘဏ်အနေဖြင့် ကတ်တစ်ကတ်ကိုသော်လည်းကောင်း အားလုံးကိုသော်လည်းကောင်း ဆိုင်းငံ့နိုင်သည်။

၇၃၃။ ကတ်ကိုင်ဆောင်သူသည် ရက်ပေါင်း (၃၀) အထိ ငွေပေးချေရန် ပျက်ကွက်ပါက ကတ်ကိုင်ဆောင်သူ၏ Card Account အသုံးပြုခြင်းကို ဆိုင်းငံ့ထားမည်ဖြစ်သည်။ ကတ်ကိုင်ဆောင်သူမှ ၎င်း၏ စာရင်းရှင်းတမ်းလက်ကျန်ငွေကို အနည်းဆုံးပေးချေပြီးမှသာ ကတ်ကိုင်ဆောင်သူက Card ကို ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။

၇၃၄။ ကတ်ကိုင်ဆောင်သူသည် ရက်ပေါင်း (၆၀) အထိ ငွေပေးချေရန် ပျက်ကွက်ပါက ကတ်ကိုင်ဆောင်သူသည် ငွေပေးချေမှုစုစုပေါင်း၏ ကျန်ရှိနေသော ပမာဏအားလုံးကို ပေးချေမှု

ပြုလုပ်ပြီးမှသာ ကတ်ကိုင်ဆောင်သူသည် ၎င်း၏ကတ်ကို အသုံးပြုနိုင်မည်ဖြစ်ပြီး ချေးငွေကန့်သတ်ချက်အား (၅၀)% အထိ လျှော့ချမည်ဖြစ်သည်။

၇၁၃။ ဘဏ်စာရင်းထဲသို့ ငွေထည့်သွင်းရန် လိုအပ်သော ကတ်ကိုင်ဆောင်သူသည် ဘဏ်စာရင်းထဲသို့ ငွေထည့်သွင်းရန် သိရှိနားလည်သဘောတူကြပြီး မည်သည့်အကြောင်းကြောင့်မဆို ပျက်ကွက်ပါက ငွေပမာဏကို ငွေထည့်သွင်းရမည့်နေ့ရက်မှစ၍ ရက်ပေါင်း (၆၀) ရက်နေ့တွင် အပ်နှံထားရှိပြီးဖြစ်သောငွေမှ ခုနှိမ်ဖြတ်တောက်သွားမည်ဖြစ်သည်။

၇၁၄။ အကယ်၍ ကတ်ကိုင်ဆောင်သူသည် ငွေပေးချေမှုအတွက် နောက်ကျလျှင်သော်လည်းကောင်း၊ ပမာဏပြည့်ပေးချေမှုများ မပြု လုပ်ခဲ့လျှင်သော်လည်းကောင်း၊ သတ်မှတ်ထားသည့်အနည်းဆုံးငွေပေးချေမှုပမာဏ ကျန်ရှိနေလျှင်သော်လည်းကောင်း၊ ကောင်းသတ်မှတ်ထားသည့်နေ့စဉ်အတိုးနှုန်း တွက်ချက်၍ နောက်ကျကြေးနှင့် အတိုးကောက်ခံမည်ဖြစ်ပါသည်။ (အသေးစိတ်သိရှိလိုပါက(+၉၅၉) ၉၅၁၀၁၈၅၅၅) သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။)

**၇၁၅။ အနည်းဆုံးပေးချေမှု တွက်ချက်ခြင်း**

၇၁၅၁။ အနည်းဆုံးပေးချေမှုသည် အကြွေးတင်နေသော ကတ်စာရင်းလက်ကျန်၏ အနည်းဆုံး သတ်မှတ်ထားသည့် ရာခိုင်နှုန်း သို့မဟုတ် မြန်မာကျပ်ငွေ ၁၀၀၀၀ အနက်မှများရာကိုပေးချေရမည်။ အကယ်၍ အကြွေးတင်နေသော ကတ်စာရင်း လက်ကျန် သည် မြန်မာငွေ ၁၀၀၀၀ ကျပ်အောက်နည်းပါက ကတ်ကိုင်ဆောင်သူအနေဖြင့် လက်ကျန်ရှင်းတမ်း ပမာဏကို အပြည့် အဝ ပေးချေရမည်။

၇၁၅၂။ အကယ်၍ ကမ္ဘောဇဘဏ် အနေဖြင့် အချိန်စေ့ရက်စွဲတွင် အနည်းဆုံးပေးချေမှုအောက်ရရှိပါက ယင်းလ၏ ပေးချေရန်ကျန်ရှိသောပမာဏကို လာမည့်လ၏ အနည်းဆုံးပေးချေမှု ပမာဏ သို့ပေါင်းထည့်မည်ဖြစ်သည်။

**၇၁၆။ ပေးချေမှုငွေကြေး**

ကတ်ကိုင်ဆောင်သူအနေဖြင့် မြန်မာကျပ်ငွေဖြင့်ပေးချေရပါမည်။ အကယ်၍ ရရှိထားသော ပေးချေမှုသည် နိုင်ငံခြားငွေကြေးဖြင့် ဖြစ်ပါက ကမ္ဘောဇဘဏ်က လက်ရှိအသုံးပြုသော ငွေကြေးလဲလှယ်နှုန်းထားဖြင့်

ယင်းပေးချေမှုကို မြန်မာကျပ်ငွေသို့ပြောင်းလဲပါမည်။ ကတ်ကိုင်ဆောင်သူအနေဖြင့် ကမ္ဘောဇဘဏ်၏ ငွေကြေးလိုအပ်မှုအတွက်ဆုံးရှုံးမှုများ၊ ငွေကြေး လဲလှယ်မှုမှ ထွက်ပေါ်လာသော စွန့်စားမှုအားလုံးနှင့် ဆုံးရှုံးမှုတိုင်းအတွက် အပြည့်အဝတာဝန်ယူမည်ဖြစ်ကြောင်း သဘောတူလက်ခံရမည်။

**၇၂။ ပေးချေမှုများ လျှောက်လွှာ**

၇၂၁။ ကတ်ကိုင်ဆောင်သူစာရင်းရှင်းတမ်းပေါ်ရှိ စာရင်း၌ လုပ်ငန်းကိစ္စများ သို့မဟုတ် အခြားအဖိုးအခများသည် မှန်ကန်မှုမရှိပါက စာရင်းရှင်းတမ်းတွင် ဖော်ပြထားသော နေ့စွဲ၌ ပေးချေမှုအတွက် အချိန်စေ့သည်ဟုပြထားသော အနည်းဆုံးပမာဏကို ကမ္ဘောဇဘဏ်အားပေးချေရမည်။

၇၂၂။ ကတ်ကိုင်ဆောင်သူမှ ပြုလုပ်ထားသော ပေးချေမှုများသည် ကမ္ဘောဇဘဏ်မှ ရှင်းလင်းပြီးသော ငွေကြေးအနေဖြင့် လက်ခံရရှိမှုသာလျှင် တရားဝင်မည်ဖြစ်သည်။ (ဥပမာ- ချက်လက်မှတ်ကို ကမ္ဘောဇဘဏ်က ရရှိပြီးနောက် ရှင်းလင်းရန် ရက်အနည်းငယ် ကြာနိုင်သည်)

၇၂၃။ ကတ်ကိုင်ဆောင်သူအနေဖြင့် ပေးချေမှုကို နောက်ကျမှပြုလုပ်ပါက သို့မဟုတ် လုံးဝမပြုလုပ်ပါက လက်ကျန် ကျန်ရှိသော မပေးချေရသေးသည့်ပမာဏအား အတိုးထပ်မံ ကောက်ခံမည်ဖြစ်သည်။

၇၂၄။ ကတ်ကိုင်ဆောင်သူသည် အနည်းဆုံးသတ်မှတ်ပမာဏကိုသာ ငွေပေးချေမှုပြုလုပ်ပါက ငွေပေးချေမှုမပြုလုပ်မှီ ကျန်ရှိသော မူလကြေးကျန်ငွေပမာဏအပေါ်တွင် အတိုးကျကောက်ခံမည်ဖြစ်သည်။

၇၂၅။ ကတ်ကိုင်ဆောင်သူမှ အနည်းဆုံးလစဉ် အကြွေးဆပ်မှုပမာဏအပေါ်မူတည်၍ ကမ္ဘောဇဘဏ်ထံ ချက်ဖြင့်သော်လည်းကောင်း အကြောင်း သင့် လျော်သည့် နည်းလမ်းဖြင့်သော်လည်းကောင်း ပေးချေမှုပြုလုပ်ခြင်းဖြင့် သဘောတူစာချုပ်အရ ပေးရမည့် ပမာဏအားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို ပြန်လည်ပေးချေနိုင်သည်။

၇၂၆။ လက်ခံရရှိသော ပေးချေမှုများကို ကတ်ကိုင်ဆောင်သူရှင်းတမ်းပေါ်တွင်ပြသည့် အနည်းဆုံးပေးချေမှု ပမာဏအား ဦးစွာခုနှိမ် သွားပါမည်။ ထို့နောက် ကတ်ကိုင်ဆောင်သူစာရင်းရှင်းတမ်းပေါ်ရှိ လက်ကျန်ငွေများကို ခုနှိမ်ပါမည်။ ထို့နောက် စာရင်းရှင်းတမ်းတွင်မပါသေးသော အရာများကိုခုနှိမ်ပါမည်။ ကတ်ကိုင်ဆောင်သူ ပေးချေမှုကို အောက်ပါအစဉ်အတိုင်း လက်ကျန်အ



မျိုးအစား အလိုက် ခုနှိမ်မည်ဖြစ်သည်။ အခကြေးငွေနှင့် အဖိုးအခ၊ အတိုး ထို့နောက် ကျန်ရှိသော လက်ကျန် သည် တို့ဖြစ်သည်။

၇၁၈။ **ကမ္ဘောဇဘဏ်က တောင်းဆိုသည့်အခါ အပြည့်အဝပေးချေခြင်း**

ဤသဘောတူစာချုပ်၏ အခြားနေရာများတွင် မည်သည့် သတ်မှတ်ချက်များ ရှိစေကာမူ ကမ္ဘောဇဘဏ်အနေဖြင့် ကတ်ကိုင်ဆောင်သူမှ ကမ္ဘောဇဘဏ်ကိုပေးရမည့်မည်သည့်ပမာဏကိုမဆို ချက်ချင်းပေးချေရန် အချိန်မရွေး ပြန်လည် တောင်းဆိုနိုင်သည်။

၇၁၉။ **နှုတ်ပယ်မှုမရှိခြင်း**

ကတ်ကိုင်ဆောင်သူအနေဖြင့်တာဝန်ရှိသည်မှာ-

၇၁၉၁။ ကတ်ကိုင်ဆောင်သူသည် ကတ်လက်ကျန်ငွေအား ပြန်လည်ပေးဆပ်ရာတွင် ဥပဒေအရ ပေးသွင်းရန်ရှိသည့် အခွန် နှင့် ကြိုတင်အခွန်များအား ဖြတ်တောက်ခြင်း သို့မဟုတ် နှုတ်ပယ်ခြင်းမရှိပဲ ပေးဆပ်ရမည်ဖြစ်သည်။ ဥပဒေအရ ပေးသွင်းရန်ရှိသည့်အခွန်နှင့် ကြိုတင်အခွန်များအား ဖြတ်တောက်၍ ပေးသွင်းရမည်ဆိုပါက ဘဏ် သို့ပေးဆပ်ရန်ရှိသည့် ပမာဏအား နှုတ်ပယ်ခြင်းမရှိစေပဲ အပြည့်အဝပြန်လည်ပေးချေရမည်။

၇၁၉၂။ ငွေပေးချေမှုများ ပြုလုပ်ရာတွင် ကတ်ကိုင်ဆောင်သူမှ ပေးဆောင်ရမည့် ကုန်ပစ္စည်း နှင့် ဝန်ဆောင်မှုဆိုင်ရာ အခွန်အခများ (အခြားမည်သည့်အမည်နာမဖြင့် ခေါ်တွင်သည်ဖြစ်စေ) အတွက် ကင်းလွတ်ခွင့်ပြုမည်မဟုတ်ပဲ ကမ္ဘောဇဘဏ်ကို ပြန်လည်ငွေပေးချေရမည်။

၇၁၀။ **ကတ်စာရင်းရှိ အကြွေးလက်ကျန်ကို ကိုင်တွယ်ရန် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်**

ပင်မကတ်ကိုင်ဆောင်သူသေဆုံးသည့်ဖြစ်ရပ်တွင် ပင်မကတ်ကိုင်ဆောင်သူ၏ ကြီးကြပ်သူ(များ) သို့မဟုတ် ခံစားခွင့်ရှိသည့် အမွေဆက်ခံသူ(များ)သည်လက်ကျန်ငွေအားပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ ဘဏ်အနေဖြင့် ကတ်စာရင်းတွင် အကြွေးတင်နေသော လက်ကျန်ကို ကတ်ကိုင်ဆောင်သူတွင်ရှိသော သို့မဟုတ် နောက်ပိုင်း၌ ဘဏ်တွင်ဖွင့်နိုင်သော အခြားစာရင်းနှင့် ပေါင်းစပ်ရန် သို့မဟုတ် ပေါင်းစည်းရန် အခွင့်အရေးရှိသည်။ ကတ်ကိုင်ဆောင်သူအနေဖြင့်လည်း ကတ်စာရင်းရှိ အကြွေးတင်နေသော အကြွေးလက်ကျန်ကို ခုနှိမ်ရန် ဤစာရင်းများရှိ လက်ကျန်ငွေကို လွှဲပြောင်းရန် သဘောတူသည်။

**၈။ ဆိုင်းငံ့ထားခြင်း သို့မဟုတ် အဆုံးသတ်ခြင်း**

ဆိုင်းငံ့ထားသောကတ်/ငြင်းပယ်ထားသောကတ်လုပ်ငန်းကိစ္စ

ကမ္ဘောဇဘဏ်အနေဖြင့် မည်သည့်အချိန်တွင်မဆို

၈၁၁၁။ မည်သည့်ကတ်လုပ်ငန်းကိစ္စကိုမဆို ငြင်းဆိုနိုင်သည်။

၈၁၁၂။ မည်သည့်ကတ် အသုံးပြုမှုကိုမဆို ဆိုင်းငံ့ခြင်း သို့မဟုတ် အဆုံးသတ်ခြင်းပြုလုပ်နိုင်သည်။

၈၁၁၃။ ကတ်စာရင်းကို ဆိုင်းငံ့ခြင်း သို့မဟုတ် အဆုံးသတ်ခြင်းပြုလုပ်နိုင်သည်။

၈၁၁၄။ PIN အသုံးပြုမှုကို ပြောင်းလဲခြင်း၊ ရုပ်တန်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းတို့ပြုလုပ်နိုင်သည်။ သို့မဟုတ်

၈၁၁၅။ ကတ်ကိုင်ဆောင်သူထံ အကြောင်းပြချက်များပေးရန် လိုအပ်ချက်နှင့်အတူ မည်သည့်ကတ်ကိုမဆို ပြန်လည်ထုတ်ပေးရန်၊ အသစ်ထုတ်ပေးရန် သို့မဟုတ် အစားထိုးရန် ငြင်းဆန်နိုင်သည်။

**၈၂။ ကတ်ကိုင်ဆောင်သူကိုယ်တိုင် အဆုံးသတ်ခြင်း**

ကတ်ကိုင်ဆောင်သူအနေဖြင့် အောက်ပါအခြေအနေဖြင့်သာလျှင် ကတ်နှင့် ကတ်စာရင်းကို အဆုံးသတ်နိုင်သည်။

၈၂၁။ ယင်းသို့လုပ်ဆောင်ရန် ကတ်ကိုင်ဆောင်သူထံမှ အကြောင်းကြားစာ ကမ္ဘောဇဘဏ်က ရရှိသောအခါ

၈၂၂။ ကတ်ကိုင်ဆောင်သူက ကွယ်လွန်မှုအတွက် ကတ်ကို တစ်ဝက်ဖြတ်၍ ကမ္ဘောဇဘဏ်ထံ ပြန်အပ်သောအခါ

၈၂၃။ ကတ်နှင့် ကတ်စာရင်းနှင့်ပတ်သက်၍ ကတ်ကိုင်ဆောင်သူမှ ပေးဆပ်ရန်

**၈၃။ တာဝန်အားလုံးကိုပေးဆပ်သောအခါဘဏ်မှ အဆုံးသတ်ခြင်း**

မည်သည့်အခြေအနေတွင်မဆို အကယ်၍ကတ်ကိုင်ဆောင်သူသည် အောက်ပါအချက်များဖြစ်ပွားပါက ကတ်ကိုင်ဆောင်သူကို သတိပေး၍သော် လည်းကောင်း သတိမပေးဘဲသော်လည်းကောင်း ကတ်များထဲမှ တစ်ခုကိုဖြစ်စေ အားလုံးကိုဖြစ်စေ၊ ကတ်စာရင်း နှင့်ဝန်ဆောင်မှုများကို ပိတ်သိမ်းခြင်းနှင့် ရုပ်သိမ်းခြင်းပြုလုပ်နိုင်သည်။

၈၃၁။ ကတ်များ၊ ကတ်စာရင်း သို့မဟုတ် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ကမ္ဘောဇဘဏ်၏ညွှန်ကြားချက်များကို မလိုက်နာခြင်း သို့မဟုတ် သက်ဆိုင်ရာ ဥပဒေကို မလိုက်နာခြင်း။

- ၈၁၃၂။ ကတ်ကိုင်ဆောင်သူအနေဖြင့် (၁) လာဘ်ပေးရန်ကမ်းလှမ်းခြင်း၊ ကတိပေးခြင်း သို့မဟုတ် လာဘ်ပေးခြင်း၊ သို့မဟုတ် (၂) လာဘ်ယူရန် လက်ခံသဘောတူခြင်း လာဘ်ယူသည်ဟု ကမ္ဘောဇဘဏ်က ယုံကြည်ခြင်း။
- ၈၁၃၃။ ကမ္ဘောဇဘဏ်၏ အယူအဆတွင် ကတ်တစ်ခု သို့မဟုတ် ကတ်စာရင်းကို ကောင်းမွန်စွာ ပုံမှန်အခြေအနေဖြင့် မလုပ်ဆောင်ဟုယူဆခြင်း။
- ၈၁၃၄။ ကမ္ဘောဇဘဏ်၏အယူအဆတွင် ကတ်ကိုင်ဆောင်သူနှင့်ဘဏ်လုပ်ငန်းဆက်ဆံရေးသည် သင့်တော် လျော်ကန်သော အခြေအနေ မရှိခြင်း။
- ၈၁၃၅။ ကတ်ကိုင်ဆောင်သူအနေဖြင့် ဤသဘောတူစာချုပ်ပါ စည်းကမ်းချက်တစ်ခုခု သို့မဟုတ် ငွေကြေးချေးငှားရာတွင်ဖြစ်စေ၊ ကြိုတင်ငွေ သို့မဟုတ် ချေးငွေ သို့မဟုတ် အလားတူငွေများချေးရာတွင်ဖြစ်စေ အခြားသဘောတူစာချုပ်ပါ စည်းကမ်းချက် တစ်ခုခုကို ချိုးဖောက်ရန်ခြိမ်းခြောက်ခြင်း သို့မဟုတ် ချိုးဖောက်ထားခြင်း။
- ၈၁၃၆။ ကတ်ကိုင်ဆောင်သူအနေဖြင့် မမှန်မကန်၊ မတိမကျ၊ မပြည့်စုံသော သို့မဟုတ် လွဲမှားသော သတင်းအချက်အလက်များကို ပေးထားခြင်း။
- ၈၁၃၇။ ကတ်ကိုင်ဆောင်သူအနေဖြင့် ကမ္ဘောဇဘဏ်အား ပေးရမည့် ပမာဏကို အချိန်မှီမပေးချေခြင်း။
- ၈၁၃၈။ ကတ်ကိုင်ဆောင်သူကွယ်လွန်သွားခြင်း သို့မဟုတ် ရုပ်ပိုင်း/စိတ်ပိုင်း စွမ်းဆောင်နိုင်ရည် ကင်းမဲ့သွားခြင်း။
- ၈၁၃၉။ ကတ်ကိုင်ဆောင်သူအနေဖြင့် အကြွေးမဆပ်နိုင်ခြင်း သို့မဟုတ် ဒေဝါလီခံရခြင်း သို့မဟုတ် တရားရေးရာ အမှုရင်ဆိုင်ရခြင်း။
- ၈၁၄၀။ ကတ်ကိုင်ဆောင်သူ၏ ပိုင်ဆိုင်မှုများသည် အန္တရာယ်ကျရောက်နေခြင်း သို့မဟုတ် တရားစီရင်ရေးဆိုင်ရာ တစ်စုံတစ်ယောက် ၏ စီမံကိုင်တွယ်မှုခံနေရခြင်း။
- ၈၁၄၁။ တရားရေး အမှုအခင်း (တရားမ သို့မဟုတ် တရားရေး) သို့မဟုတ် တရားစွဲဆိုမှု (မြေယာအဆောက်အအုံ သိမ်းယူရန်အမိန့်၊ ထိန်းချုပ်ရန်နှင့် ရောင်းချရန်အမိန့်စာချွန်လွှာ၊ တရားရုံးစာချွန်လွှာတို့အပါအဝင်) တို့ ကတ်ကိုင်ဆောင်သူအပေါ်သက်ရောက်နေခြင်း၊ သို့မဟုတ်

ကတ်ကိုင်ဆောင်သူအနေဖြင့် အမှုတစ်ခုကို ကျူးလွန်ထားခြင်း၊ သို့မဟုတ် ကတ်ကိုင်ဆောင်သူ သို့မဟုတ် လုံခြုံရေးဆောင်ရွက်သူက မလျော်မကံ ပြုမှုထားခြင်း။

၈၁၃၁၂။ ကမ္ဘောဇဘဏ်၏အယူအဆတွင် ကတ်ကိုင်ဆောင်သူ၏ ဘဏ္ဍာရေးအခြေအနေ၊ ပိုင်ဆိုင်မှု သို့မဟုတ် ဤသဘောတူစာချုပ်ပါ စည်းမျဉ်းများအားလိုက်နာမှု တို့တွင် ဆိုးရွားစွာထိခိုက်စေနိုင်သော ကိစ္စရပ်တစ်ခုခုဖြစ်ခြင်း။

၈၁၃၁၃။ အခြားသဘောတူစာချုပ်များ သို့မဟုတ် ကမ္ဘောဇဘဏ်ကြားရှိ စာချုပ်များအရ ဖြစ်ပွားသော အခြားပျက်ကွက်မှု တစ်စုံတစ်ရာရှိခြင်း။

၈၁၃၁၄။ ဤအပိုဒ်ခွဲအရ အာမခံပေးရန် သဘောတူထားသော သို့မဟုတ် အာမခံပေးနေသော ကြားခံအဖွဲ့တစ်ခုခုနှင့် ပတ်သက်၍ ကိစ္စရပ်တစ်ခုခု သို့မဟုတ် အမှုရင်ဆိုင်မှုများဖြစ်ပေါ်ခြင်း။

၈၁၃၁၅။ ၎င်းတွင် အခြားအဖွဲ့တစ်ခုခုနှင့် ကမ္ဘောဇဘဏ်၏ သဘောတူစာချုပ်ကို ချိုးဖောက်မှုပါဝင်ပါမည်။

၈၁၃၁၆။ လိမ်လည်ခြင်း၊ ငွေကြေးခဝါချခြင်း (ငွေမည်းကိုငွေဖြူလုပ်ခြင်း)၊ အကြမ်းဖက်လုပ်ဆောင်ချက်၊ လာဘ်ထိုးခြင်း၊ ခြစားခြင်း သို့မဟုတ် အခွန်တိမ်းရှောင်ခြင်း သို့မဟုတ် စီးပွားရေး သို့မဟုတ် ကုန်သွယ်ရေး ပိတ်ဆို့မှုများလုပ်ဆောင်ခြင်းကို ကာကွယ်မှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတွင်ဖြစ်စေ ကမ္ဘာပေါ်ရှိ အခြား နေရာတွင် ဖြစ်စေကျွန်ုပ်တို့အတွက် မည်သည့်တာဝန်ဝတ္တရားကိုမဆို ဖြည့်ဆည်းရန်အတွက် ယင်းသို့လုပ်ဆောင်ရန် မဖြစ် မနေ လိုအပ်သည်။

၈၁၃၁၇။ ကမ္ဘောဇဘဏ်အတွက် ကတ်စာရင်း သို့မဟုတ် ဝန်ဆောင်မှု ပံ့ပိုးရန် သို့မဟုတ် ကတ်အသုံးပြုမှုကို ခွင့်ပြုရန် ဆက်လက်လုပ်ဆောင်ရန် တရားမဝင်ပါ။

ဤသဘောတူစာချုပ်အရ ကမ္ဘောဇဘဏ်၏ အခွင့်အရေးများသည် အခြားအခွင့်အရေးများနှင့် ဥပဒေအရ သို့မဟုတ် အခြားသဘောတူစာချုပ် သို့မဟုတ် ကမ္ဘောဇဘဏ်ကြားရှိစီစဉ်မှုအရ ကမ္ဘောဇဘဏ်တွင်ရှိနိုင်သော ကုစားမှုများကို ထိခိုက်ခြင်းမရှိစေရပါ။

**၈၁၄။ ကတ်စာရင်း အဆုံးသတ်သည့်အခါ မည်သည့်အရာဖြစ်မည်နည်း။**

ကတ်စာရင်းကို အဆုံးသတ်ပါက

၈၁၄၁။ ကတ်ကိုင်ဆောင်သူအနေဖြင့် ကတ်ကိုအသုံးမပြုနိုင်ပါ။ အသုံးမပြုရပါ။

၈၁၄၂။ ကတ်ဖြင့် ပေးထားသော အကျိုးခံစားခွင့်များနှင့် အထူးခံစားခွင့်များကို ဆက်လက်ရရှိမည်မဟုတ်ပါ။

- ၈၁၄၃။ ကတ်ကိုင်ဆောင်သူအနေဖြင့် ကတ်ကို ချက်ချင်း တစ်ဝက်ဖြတ်၍ ကမ္ဘောဇဘဏ်ထံ ပြန်အပ်ရမည်။
- ၈၁၄၄။ ကတ်ကိုင်ဆောင်သူအနေဖြင့် ကတ်ကိုင်ဆောင်သူကတ်စာရင်းတွင် မလုပ်ဆောင်ရသေးသော လုပ်ငန်းကိစ္စများ အပါအဝင် ကတ်နှင့်စပ်လျဉ်း၍ ကမ္ဘောဇဘဏ်ထံပေးချေရမည့် ပမာဏအားလုံး၊ မဆပ်ရသေးသော စုပုံလာသည့် အတိုး၊ အဖိုးအခများနှင့် ဤစည်းမျဉ်းများအရ ကမ္ဘောဇဘဏ်က တောင်းခံနိုင်သည့် အဖိုးအခများ အားလုံးကို ချက်ချင်းပေးချေရမည်။ အဖိုးအခ များကို ကမ္ဘောဇဘဏ်အား ပေးစရာရှိသည့် မပေးချေရသေးသော ပမာဏများကို အပြည့်အဝ မပေးချေရသေးခင်အထိ သွတ်သွင်းနိုင်သည်ကို ကတ်ကိုင်ဆောင်သူမှ သဘောတူသည်။
- ၈၁၄၅။ (နှစ်စဉ်ကြေး ပါအဝင်) မည်သည့်အဖိုးအခငွေကြေးကိုမှ ငွေပြန်အမ်းမည်မဟုတ်ပါ။
- ၈၁၄၆။ ကတ် သို့မဟုတ် ကတ်စာရင်းသို့ တိုက်ရိုက်ပေးငွေများကို ရပ်တန့်ရန်အတွက် ကတ်ကိုင်ဆောင်သူမှ လက်ရှိ ပေးချေမှု အစီအစဉ် ပြုလုပ် နေသည့် ငွေလက်ခံသူ အဖွဲ့အစည်းအား အကြောင်းကြားရန်မှာ ကတ်ကိုင်ဆောင်သူတာဝန်ဖြစ်သည်။

**၉။ အတိုးနှုန်း၊ အခကြေးငွေများနှင့် အဖိုးအခများ**

- ၉၁။ အခကြေးငွေများနှင့် အဖိုးအခများ လမ်းညွှန်နှင့် စာရင်းရှင်းတမ်းများတွင် ဖော်ပြထားသော အတိုးနှုန်း၊ အဖိုးအခများ နှင့် အခကြေးငွေများသည် အခါအားလျော်စွာ ပြောင်းလဲနိုင်သည်။ အတိုးနှုန်း၊ အဖိုးအခများနှင့် အခကြေး ငွေများတွင် ပြောင်းလဲမှု သို့မဟုတ် တိုးမြှင့်မှုကို ဤသဘောတူစာချုပ်ပါစည်းမျဉ်းများနှင့်အညီ ကတ်ကိုင်ဆောင်သူကို အသိပေးမည်ဖြစ်သည်။ အတိုးနှုန်း၊ အခကြေးငွေများနှင့် အဖိုးအခများကို ဆုံးဖြတ်မှုမတိုင်မီနှင့် ပြီးနောက် ပေးချေ နိုင်သည်။
- ၉၂။ ပေးချေနိုင်သော အတိုးနှုန်း၊ အဖိုးအခများနှင့် အခကြေးငွေများကို ကတ်စာရင်းတွင် ကျသင့်စေမည်ဖြစ်သည်။



**၁၀။ စာရင်းရှင်းတမ်းများ**

- ၁၀၁။ စာရင်းရှင်းတမ်းများ သို့မဟုတ် အတည်ပြုကြောင်း အကြောင်းကြားစာများကို ပုံမှန်စာတိုက် သို့မဟုတ် အီးမေးလ်ဖြင့် လစဉ်ဆက်သွယ် ပေးပို့သွားမည်ဖြစ်သည်။ ကတ်ကိုင်ဆောင်သူ၏ ကတ်စာရင်းသည် သက်ဝင်မှုမရှိပါက ကမ္ဘောဇဘဏ် အနေဖြင့်ကတ်ကိုင်ဆောင်သူကိုရှင်းတမ်းပေးပို့မည်မဟုတ်ပါ။
- ၁၀၂။ အကယ်၍ ကတ်ကိုင်ဆောင်သူအနေဖြင့် ကတ်ကိုင်ဆောင်သူရှင်းတမ်းတွင် အမှားတစ်ခုပါနေသည်ဟု ထင်မြင်ပါက ကတ်ကိုင်ဆောင်သူ၏ ငြင်းဆန်မှုကို ရှင်းတမ်းနေ့စွဲမှ (၁၄) ရက်အတွင်း ကမ္ဘောဇဘဏ်က ရရှိစေရန် အခိုင်အမာပြုလုပ်ရပါမည်။ ကတ်ကိုင်ဆောင်သူ၏ ငြင်းဆန်မှုကိုမရရှိပါက ရှင်းတမ်းကိုမှန်ကန်သည်ဟု ယူဆသည်။ ဘဏ်အနေဖြင့် ကတ်ကိုင်ဆောင်သူ၏ ငြင်းဆန်မှုကို လက်ခံရန် ကိုယ်ပိုင် ဆုံးဖြတ်ချက် ဖြင့် ရက်များကိုပြောင်းလဲခွင့်ရှိသည်။
- ၁၀၃။ ငြင်းဆန်မှုကို ဖြေရှင်းရန် ကတ်ကိုင်ဆောင်သူအနေဖြင့် သုံးစွဲသူဝန်ဆောင်မှုစင်တာကိုဆက်သွယ်၍ လက်မှတ်ထိုးထားသည့် ငြင်းဆန်မှုကြေငြာကြောင်းပုံစံ (DDF) ကိုတင်သွင်းရန်နှင့် လိုအပ်ပါက ဘဏ်မှသတ်မှတ်သည့် စာရွက်စာတမ်းများ ပူးတွဲပေးပို့ရန်လိုအပ်မည်ဖြစ်သည်။ဆုံးဖြတ်ချက်အတွက် လုပ်ငန်းစဉ်သည် ကိစ္စတစ်ခုချင်းအပေါ် အခြေခံ၍ ကွဲပြား မည်ဖြစ်သည်။
- ၁၀၄။ ကတ်ကိုင်ဆောင်သူအနေဖြင့် (၁၄) ရက်အတွင်း ဘဏ်ကိုအကြောင်းကြားရန် ပျက်ကွက်ပါက စာရင်းရှင်းတမ်းနှင့် ထည့်သွင်း ထားသည့် အချက်အလက်အားလုံးသည် နောက်ထပ်သက်သေအထောက်အထားမလိုအပ်ဘဲ အကျုံးဝင်ပြီး အကြောင်းအရာများ မှန်ကန်ကြောင်း ခိုင်မာသည့် သက်သေအထောက်အထားဖြစ်မည်ဖြစ်ပြီး ဘဏ်အနေဖြင့် လုပ်ငန်းကိစ္စ အတွက် ပေးဆပ်ရန် တာဝန်အားလုံးမှ ကင်းလွတ်မည်ဖြစ်သည်။
- ၁၀၅။ ကတ်ကိုင်ဆောင်သူအနေဖြင့် ကတ်ကိုင်ဆောင်သူ၏ ရှင်းတမ်းကို မရရှိခဲ့သည့်တိုင်(အတိုးပေးရမည့် တာဝန်အပါအဝင်) ကမ္ဘောဇဘဏ်အပေါ် ကတ်ကိုင်ဆောင်သူမှ တာဝန်ရှိသည်။ အတိုးတွက်ချက်ရန်နှင့် ပေးချေမှုအချိန်စေ့မည့် ရက်စွဲသတ်မှတ်ရန်အတွက် ကတ်ကိုင်ဆောင်သူ၏ လစဉ် ရှင်းတမ်း ပေးသည့်နေ့စွဲအဖြစ် ကမ္ဘောဇဘဏ် မည်သည့်နေ့စွဲကိုမဆိုသတ်မှတ်နိုင်သည်။

**၁၁။ ပေးဆပ်ရန်တာဝန်များဖယ်ထုတ်ခြင်း**

ကမ္ဘောဇဘဏ်တွင်တာဝန်မရှိသောအချက်များမှာ-

- ၁၁၁။ ငွေလက်ခံသူအဖွဲ့အစည်း သို့မဟုတ် ဘဏ္ဍာရေးအဖွဲ့အစည်း သို့မဟုတ် အခြား အဖွဲ့တစ်ခုခုက ကတ်ကိုလက်ခံရန် ငြင်းဆန်မှုအတွက်
- ၁၁၂။ ကတ်ဖြင့်ပေးချေသည့် ငွေလက်ခံသူအဖွဲ့အစည်းမှ ထောက်ပံ့ပေးသောကုန်စည်နှင့် ဝန်ဆောင်မှုများ၏ အရည်အသွေး စွမ်းဆောင်ရည် ချွတ်ယွင်းမှု၊ မပြည့်ဝမှုတို့အတွက်
- ၁၁၃။ မလွန်ဆန်နိုင်သောဖြစ်ရပ်၊ လုပ်ငန်းနယ်ပယ်လုပ်ဆောင်ချက်၊ လျှပ်စစ်ဓါတ်အားပျက်ကွက်မှု၊ အသုံးအဆောင် ပစ္စည်း ပျက်စီးမှု၊ သို့မဟုတ် ကမ္ဘောဇဘဏ်က မထိန်းချုပ်နိုင်သည့်နေရာတွင်ရှိသော အခြားကိစ္စ သို့မဟုတ် ကတ်ကိုင်ဆောင်သူ၏ မှတ်တမ်းများ၊ စာရင်းများသို့မဟုတ် ဝန်ဆောင်မှုများကို မရရှိခြင်း သို့မဟုတ် မရရှိနိုင်ခြင်း သို့မဟုတ် အခြားအကြောင်းရင်းများကြောင့် ကမ္ဘောဇဘဏ်အနေဖြင့် ကတ် သို့မဟုတ် ဝန်ဆောင်မှု အသုံးပြုခြင်း သို့မဟုတ် လည်ပတ်ခြင်းကို ကန့်သတ်၊ ရပ်ဆိုင်းရ မည်ဆိုပါက ဆုံးရှုံးမှုတစ်စုံတစ်ရာအတွက်
- ၁၁၄။ ကမ္ဘောဇဘဏ်အနေဖြင့် ဆုံးရှုံးလာနိုင်ခြေရှိမှုကို (ကြိုတင်မြင်နိုင်သည်ဖြစ်စေ၊ မမြင်နိုင်သည်ဖြစ်စေ) အကြောင်းကြားမှုရရှိသော်လည်း အောက်ပါဆုံးရှုံးမှုများအပါအဝင် ကတ်၊ ကတ်စာရင်း သို့မဟုတ် ဝန်ဆောင်မှုများ အသုံးပြုမှုနှင့် စပ်လျဉ်း၍ ကတ်ကိုင်ဆောင်သူမှ ခံရနိုင်သော ဆုံးရှုံးမှုတိုင်းအတွက်
  - ၁၁၄၁။ ပေးချေမှုပြုလုပ်သော သို့မဟုတ် ကတ်ကိုင်ဆောင်သူနှင့်သက်ဆိုင်သောနိုင်ငံ၏ ဥပဒေစည်းမျဉ်းများ ကျင့်သုံးမှု ကြောင့်ပေးချေမှုအား ကန့်သတ်ခြင်း
  - ၁၁၄၂။ ငွေလက်ခံသူအဖွဲ့အစည်း သို့မဟုတ် ဘဏ္ဍာရေးအဖွဲ့အစည်း၏ သပိတ်မှောက်မှု၊ ပျက်ကွက်မှု၊ အရေး မထားမှု သို့မဟုတ် ဒေဝါလီခံရမှု
  - ၁၁၄၃။ ကမ္ဘောဇဘဏ်၏ ထိန်းချုပ်မှုပြင်ပမျက်ကွယ်တွင်ရှိသော မည်သည့်အကြောင်းအရင်းမဆို
  - ၁၁၄၄။ ကတ်ကိုင်ဆောင်သူလက်မှတ်အား အတုပြုလုပ်မှု သို့မဟုတ် ကတ် သို့မဟုတ် PIN ကို အခွင့်မရှိဘဲအသုံးပြုမှု
  - ၁၁၄၅။ ဝန်ဆောင်မှုတစ်ခုခု အားမရရှိမှု သို့မဟုတ် မမှန်မကန်ဆောင်ရွက်မှု

၁၁၄၆။ ကွန်ပျူတာ သို့မဟုတ် စနစ် ဗိုင်းရပ်စ်နှောင့်ယှက်မှု၊ ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုများကို နှောင့်ယှက်နိုင် သည့် အခြားအကြောင်း အရင်းများ သို့မဟုတ် အဖျက်အမှတ်များ၊ သို့မဟုတ် ပျက်စီးမှုများ သို့မဟုတ် ကမ္ဘောဇဘဏ်က ပိုင်သည်ဖြစ်စေ၊ မပိုင်သည်ဖြစ်စေ ကွန်ပျူတာနှင့် ကိရိယာများ၏ကွန်ပျူတာသုံးဆော့ဝဲ သို့မဟုတ် အသုံး အဆောင်ကြောင့် ဖြစ်ပွားသော ပျက်စီးချွတ်ယွင်းမှု

၁၁၄၇။ အီလက်ထရောနစ် ပေးချေမှုလွှဲပြောင်းခြင်းဖြင့် လွှဲပို့မှုတွင် ပါဝင်သော နောက်ကျမှု သို့မဟုတ် အမှားဖြစ်ပွားမှု

၁၁၄၈။ မည်သည့်ညွှန်ကြားချက်ကိုမဆို ဆောင်ရွက်ရန် ကမ္ဘောဇဘဏ်၏ငြင်းဆန်မှု သို့မဟုတ် ကမ္ဘောဇဘဏ်မှ လုပ်သော၊ သို့မဟုတ် မလုပ်သော အခြားကိစ္စရပ်တစ်ခုခု

၁၁၄၉။ ကတ်၊ ကတ်စာရင်း သို့မဟုတ် ဝန်ဆောင်မှု အဆုံးသတ်မှု

၁၁၄၁၀။ ကမ္ဘောဇဘဏ်၏မှတ်တမ်းများတွင် ဆုံးရှုံးမှု သို့မဟုတ် ပျက်စီးမှုတစ်ခုခုတစ်ခုခုရှိရာတွင် ကမ္ဘောဇဘဏ်၏ မှားယွင်းမှု သို့မဟုတ် အလေးမထားသော လွှဲမှားမှုကြောင့် တိုက်ရိုက်ဖြစ်ပွားသော ကတ်ကိုင်ဆောင်သူ၏ ဆုံးရှုံးမှု အတွက် ကမ္ဘောဇဘဏ်မှ တာဝန်ယူမည်ဖြစ်သည်။

၁၁၅။ ကတ်တစ်ခုခု ပြန်လည်သိမ်းခြင်း သို့မဟုတ် ၎င်းအားပြန်လည်အပ်နှံမှု သို့မဟုတ် ကတ်စာရင်းအဆုံးသတ် မှုတို့ နှင့်စပ်လျဉ်း၍ ထွက်ပေါ်လာသော (ကြိုတင်မြင်နိုင် သည်ဖြစ်စေ မမြင်နိုင်သည်ဖြစ်စေ) ကတ်ကိုင်ဆောင်သူ၏ ဂုဏ်သိက္ခာ၊ အကျင့်စရိုက်နှင့် ဂုဏ်သတင်းတို့ကိုထိခိုက်မှုအတွက်

**၁၂။ ဆင့်ပွားကတ်**

၁၂၁။ ကတ်ကိုင်ဆောင်သူမှ တောင်းခံပါက ကမ္ဘောဇဘဏ်အနေဖြင့် ဆင့်ပွားကတ်အဖွဲ့ဝင်သို့ ဆင့်ပွားကတ်ကို ထုတ်ပေးနိုင်သည်။ ကမ္ဘောဇဘဏ်မှ ဆင့်ပွားကတ်ထုတ်ပေးပါက ဤသဘောတူစာချုပ်ပါ စည်းမျဉ်းများအားလုံးသည် ဆင့်ပွားကတ် အဖွဲ့ဝင်နှင့်သက်ဆိုင်မည် ဖြစ်ပြီး လိုအပ်ပါက ဤအပိုဒ်အတိုင်း သက်ရောက်မှုရှိစေရန် ဤသဘောတူစာချုပ်ကို ပြုပြင်မွမ်းမံမည်ဖြစ်သည်။

၁၂၂။ အကြွေးဝယ်ကတ်ကိစ္စရပ်တွင် ကတ်စာရင်းနှင့်စပ်လျဉ်း၍ အကြွေးကန့်သတ်ချက်သည် မူလကတ်အဖွဲ့ဝင်နှင့် ဆင့်ပွားကတ် အဖွဲ့ဝင် နှစ်ဦးစလုံးနှင့် သက်ဆိုင်သည့် ပေါင်းစပ်ထား သည့်ကန့်သတ်ချက်ဖြစ်သည်။ အကြွေးကန့်သတ်ချက် နှင့်ပတ်သက်၍ မူလကတ်အဖွဲ့ဝင်က ဆင့်ပွားကတ် အဖွဲ့ဝင်ကို အသိပေးသင့်သည်။ အကြွေးကန့်သတ်ချက်ထက် ကျော်လွန်သွားပါက မူလကတ် အဖွဲ့ဝင် တွင် တာဝန်ရှိသည်။

**၁၂၃။ ကတ်ကိုင်ဆောင်သူတို့နှစ်ဦးစလုံးထံ အကြောင်းကြားချက်များနှင့် ဆက်သွယ်ချက်**

၁၂၃၁။ ဆင့်ပွားကတ် အပါအဝင် အဆို ဆင့်ပွားကတ် နှင့်သက်ဆိုင်သော PIN နှင့် ဆက်သွယ်ချက်အားလုံးကို မူလကတ် အဖွဲ့ဝင်ထံသို့ ပေးပို့မည်ဖြစ်သည်။

၁၂၃၂။ မူလကတ်အဖွဲ့ဝင်ထံဖြစ်စေ၊ ဆင့်ပွားကတ်အဖွဲ့ဝင်ထံဖြစ်စေ ပေးပို့ထားသော သတိပေးချက်များနှင့် ဆက်သွယ်ချက်တို့ကို ကတ်ကိုင်ဆောင်သူတို့နှစ်ဦးစလုံးထံသို့ ပေးပို့သည်ဟု မှတ်ယူရမည်။

**၁၂၄။ ဆင့်ပွားကတ် အဖွဲ့ဝင် နှင့်သက်ဆိုင်သော တာဝန်ခံရမှု**

၁၂၄၁။ မူလကတ်အဖွဲ့ဝင်နှင့် ဆင့်ပွားကတ် အဖွဲ့ဝင် (များ)တစ်ဦးချင်းအနေဖြင့် ကတ်ကိုင်ဆောင်သူတို့ထံမှ တစ်ဦးဦး (ခွင့်ပြုထားသောပုဂ္ဂိုလ်အပါအဝင်) မှ ကမ္ဘောဇဘဏ်က ပေးထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာမည်ဟု သဘောတူသည်။

၁၂၄၂။ မူလကတ်အဖွဲ့ဝင်အနေဖြင့် ဆင့်ပွားကတ်အဖွဲ့ဝင်တစ်ဦးချင်းစီ၏ ကတ်များ၊ ကတ်စာရင်း၊ ကတ်အားလုံး နှင့်ပတ်သက်၍ တာဝန်ခံရမှုများအတွက် တာဝန်ယူရမည်ဖြစ်ပြီး ဆင့်ပွားကတ်တစ်ခုချင်းစီနှင့် စပ်လျဉ်းသော တာဝန်ခံရမှုများ အတွက် ဆင့်ပွားကတ် အဖွဲ့ဝင်နှင့် ပူးတွဲ တစ်ဦးချင်း တာဝန်ခံရမည်။

၁၂၄၃။ အသုံးပြုသူလမ်းညွှန်နှင့်အတူ ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအရ ကတ်အသုံးပြုမှုအတွက် ဆင့်ပွား ကတ် အဖွဲ့ဝင်တစ်ဦးချင်းစီက တာဝန်ယူရမည်။

၁၂၄၄။ ကမ္ဘောဇဘဏ်အားပေးရမည့် တာဝန်ခံရမှုများသည် မူလကတ်အဖွဲ့ဝင်နှင့် ဆင့်ပွားကတ်အဖွဲ့ဝင်တစ်ဦးဦးကြား ဖြစ်ပွားသော ငြင်းဆန်တောင်းဆိုမှု၊ အငြင်းပွားမှုတို့ကြောင့် ထိခိုက်ခြင်း သို့မဟုတ် ဆုံးရှုံးခြင်းတို့မရှိရပါ။

၁၂၄၅။ ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအရ မူလကတ်အဖွဲ့ဝင် သို့မဟုတ် ဆင့်ပွားကတ်အဖွဲ့ဝင် တစ်ဦးဦး အားတာဝန်ခံရမှုတစ်ခုခုအားစွန့်ပစ်ခြင်း သို့မဟုတ် မသက်ဆိုင်ကြောင်းကြေငြာပါက

ယင်းကြောင့် ချက်သည် အခြားကတ်ကိုင်ဆောင်သူတစ်ဦးဦး၏ တာဝန်ခံမှုများနှင့် တာဝန်ဝတ္တရားများကို ထိခိုက်ခြင်း သို့မဟုတ် ပျက်စီးဆုံးရှုံးခြင်းမရှိစေရ။

**၁၂၂။ ပေးချေမှုများအသုံးပြုခြင်း**

ပေးချေမှုများကို မူလကတ်အဖွဲ့ဝင်၏ ကတ်စာရင်းရှိ ပေးရန်တာဝန်များကို လျော့ချမည်သို့မဟုတ် ဆင့်ပွားကတ်အဖွဲ့ဝင် ၏ကတ်စာရင်းရှိ ပေးရန်တာဝန်များကို လျော့ချမည်ကို ကမ္ဘောဇဘဏ်အနေဖြင့် ဦးစား ပေး အစီအစဉ်နှင့်ကမ္ဘောဇဘဏ်မှ သင့်လျော်သည်ဟု ယူဆသောပုံစံဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

**၁၂၃။ ခုနှိမ်ပိုင်ခွင့်**

ကမ္ဘောဇဘဏ်အနေဖြင့် ကတ်စာရင်းကို မူလကတ်အဖွဲ့ဝင်က ထိန်းသိမ်းထားသော စာရင်းနှင့်အတူ ပေါင်းစပ်ခြင်း သို့မဟုတ် ပေါင်းစည်းခြင်းနှင့် မူလကတ်အဖွဲ့ဝင်နှင့် ဆင့်ပွားကတ်အဖွဲ့ဝင်တို့မှပေးထားသောငွေများ (Credit Balance)ကို (အချိန်ကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ) ပေးရန်တာဝန်များနှင့် ခုနှိမ်နိုင်သည်။

**၁၂၄။ တစ်ဖက်ဖက်မှ နောက်ဆက်တွဲကတ်ကို အဆုံးသတ်ခြင်း**

မူလကတ်အဖွဲ့ဝင်၊ ဆင့်ပွားကတ်အဖွဲ့ဝင် နှင့် ကမ္ဘောဇဘဏ်အနေဖြင့် ဤသဘောတူစာချုပ်ပါ စည်းမျဉ်းများနှင့်အညီနောက်ဆက်တွဲကတ် အသုံးပြုမှုကို မည်သည့်အချိန်တွင်မဆို အဆုံးသတ်နိုင်သည်။

**၁၃။ ငွေသားထုတ်ယူမှု**

ငွေသားထုတ်ယူမှုအတွက်ကတ်ကိုင်ဆောင်သူကတ်ကိုအသုံးပြုနိုင်သည်။ငွေသားကြိုတင်ထုတ်ယူမှုအကြေးငွေကို လည်းပေး ရနိုင်သည်။ ငွေထုတ်စက်၌ လုပ်ငန်းကိစ္စမပြီးစီးလျှင် ကတ်ကိုင်ဆောင်သူ၏ အသိအမှတ်ပြု သက်သေကိုတောင်းခံနိုင်သည်။ငွေ သားထုတ်ယူမှု များသည် တစ်ကြိမ်ထုတ်ယူမှု ကန့်သတ်ချက်ပမာဏနှင့် တစ်နေ့တာထုတ်ယူမှု ကန့်သတ်ချက် ပမာဏများအတိုင်း ထုတ်ယူရမည်။ တစ်ကြိမ်ထုတ်ယူမှု ကန့်သတ်ချက်ပမာဏသည် ဘဏ္ဍာရေး အဖွဲ့အစည်း များကြားကွဲပြားမှုရှိသကဲ့သို့ အခါအားလျော်စွာလည်းကွဲပြားမှုရှိနိုင်သည်။ တစ်နေ့တာထုတ်ယူမှု ကန့်သတ်ချက် ပမာဏသည် ကတ်ကိုင်ဆောင်သူကိုသီးခြား သတ်မှတ်မှုမရှိဘဲ ကမ္ဘောဇဘဏ်မှ ဆုံးဖြတ်မည်ဖြစ်ပြီး မည်သည့်အချိန်တွင်မဆို ကတ်ကိုင်ဆောင်သူကို အသိပေးခြင်းမရှိဘဲ ကမ္ဘောဇဘဏ်၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့်ကွဲပြားနိုင်သည်။ တစ်နေ့တာထုတ်ယူမှုကန့်သတ်ချက် ပမာဏကို ကမ္ဘောဇဘဏ်ကို ဆက်သွယ်ခြင်းဖြင့် သိရှိနိုင်သည်။



**၁၄။ ATM သုံးစွဲမှု**

ကတ်ကို လျှို့ဝှက် PIN ၏အကူအညီဖြင့် ATM တည်နေရာများ၌ အသုံးပြုနိုင်သည်။ PIN အသုံးပြုမှုဖြင့် လုပ်ဆောင်သော လုပ်ငန်းကိစ္စအားလုံးသည် ကတ်ကိုင်ဆောင်သူ၏ တာဝန်ဖြစ်သည်။ ကတ်ကိုင်ဆောင်သူအနေဖြင့် စာရင်း (များ)ရှိ လက်ကျန်ငွေပမာဏ မည်မျှပင်ရှိစေကာမူ ဘဏ်မှဆုံးဖြတ် သည့်အတိုင်း တစ်ကြိမ်ထုတ်ယူမှု ကန့်သတ် ချက်ပမာဏနှင့် တစ်နေ့တာထုတ်ယူမှု ကန့်သတ်ချက်ပမာဏများ အတိုင်းထုတ်ယူရမည်ဟု သဘော တူသည်။ ဤကန့်သတ်ချက်ပမာဏကို အခါအားလျော်စွာကြေငြာမည်ဖြစ်သည်။ ဤကန့်သတ်ချက်အား ချိုးဖော က်ရန် ကြိုးစားမှုတစ်ခုခုသည် ယင်းကတ် အသုံးပြုမှု ကို ရုပ်သိမ်းစေနိုင်သည်။ ကတ်ကိုင်ဆောင်သူအနေဖြင့် ATM မှ တဆင့် လုပ်ငန်းကိစ္စပြီးစီးသောအခါ ၎င်းအနေဖြင့် လက်ခံထုတ်ထားသော လုပ်ငန်းကိစ္စမှတ်တမ်းကို ရ ယူနိုင်သည်။ ဆိုလိုသည်မှာ ပြေစာ ATM ဖြတ်ပိုင်းကတ်ကိုင် ဆောင်သူက ၎င်း၏ကတ်ကို အသုံးပြုသောအခါ၌ ATM ပြေစာပေါ်တွင်ရရှိသည့် ငွေကြေးပမာဏကိုပြသထားသည်။ ကတ်ကိုင်ဆောင် သူများအား ATM ဖြင့် လုပ်ဆောင်သော လုပ်ငန်းကိစ္စများ၏ မှတ်တမ်းကိုရယူရန် အကြံပြုသည်။ စာရင်းထဲ တွင် ပြည့်စုံ သော ငွေကြေး မရှိပါက ကတ်ကိုင်ဆောင်သူအနေဖြင့် ကတ်ကိုအသုံးပြု၍ ငွေထုတ်ယူမှုမကြိုးစားရန် သဘောတူ သည်။ လုံ လောက်သော စာရင်းလက်ကျန်ပမာဏရှိစေရန်တာဝန်မှာ ကတ်ကိုင်ဆောင်သူ အပေါ်၌သာလျှင် အပြည့်အဝရှိ သည်။

**၁၅။ ကုန်သည် တည်နေရာသုံးစွဲမှု**

ဘဏ်အမှတ်တံဆိပ်နှင့်/သို့မဟုတ် ဘဏ်မှအသိအမှတ်ပြုသော အခြားအေဂျင်စီများ၏အမှတ်တံဆိပ် ပြသသော မြန်မာနိုင်ငံနှင့်နိုင်ငံရပ်ခြားရှိ POS ရှိသောကုန်သည်လုပ်ငန်းများတွင် ကတ်ကိုလက်ခံသည်။ POS မှ အီလက်ထရောနစ် နည်းဖြင့် ပရင့်ထုတ်ပေးသည့် အဖိုးအခ ပြေစာ/အရောင်းပြေစာများကဲ့သို့ ကတ်သည် အီလက်ထရောနစ်အသုံးပြုရန် အတွက်သာဖြစ်သည်။ ကုန်သည်လုပ်ငန်းတွင် ကတ်ကို အသုံးပြုသည့်အခါတိုင်း၌ ကတ်ကိုင်ဆောင်သူမှ အရောင်းပြေစာ တွင်လက်မှတ်ရေးထိုး၍ မိတ္တူကိုထိန်းသိမ်းထားသင့်သည်။ အရောင်းပြေစာ မိတ္တူများအတွက် ဘဏ်မှ နောက်ဆက်တွဲ အဖိုးအခများကို တောင်းခံနိုင်သည်။ ကတ် ကိုင်ဆောင်သူမှ ကိုယ်တိုင် လက်မှတ်ထိုးထားခြင်းမရှိသော်လည်း အရောင်းပြေစာကို ကတ်ကိုင်ဆောင်သူမှ ခွင့်ပြုထားသည်ဟု သက်သေပြနိုင်လျှင်ယင်းအပေါ်တာဝန်ခံရပါမည်။ POS Terminal အမျိုးအစားပေါ်မူတည်၍ ကတ်ကိုင်ဆောင်သူမှ လက်မှတ်ထိုး၍သော်လည်းကောင်း POS Terminal တွင် PINနံပါတ်နှိပ်၍ သော်လည်းကောင်း ကတ်ကိုအသုံးပြုနိုင်သည်။ ကုန်စည်နှင့်ဝန်ဆောင်မှုများအပါအဝင် ကုန်သည်နှင့်

ကတ်ကိုင် ဆောင်သူအကြား အရောင်းအဝယ်ကိစ္စလုပ်ငန်းများနှင့် အခြားမည်သည့်ကိစ္စရပ်ကိုမျှ ဘဏ်မှတာဝန်ယူမည် မဟုတ်ပါ။ ကုန်သည်လုပ်ငန်းတစ်ခုနှင့်စပ်လျဉ်း၍ ကတ်ကိုင်ဆောင်သူမှ မကျေနပ်ချက်များရှိသည့်ကိစ္စတွင် အဆိုပါကုန်သည်လုပ်ငန်း နှင့်ကတ်ကိုင်ဆောင်သူတို့က ကိစ္စရပ်ကို ဖြေရှင်းရမည်ဖြစ်သည်။ အကယ်၍ မပြေလည်ခဲ့သော် ကတ်ကိုင်ဆောင်သူ၏ နစ်နာချက်များကို ဘဏ်မှဖြည့်စွမ်းပေးရန် တာဝန်မရှိပါ။

သို့သော်လည်း ကတ်ကိုင်ဆောင်သူမှ ဤမကျေနပ်ချက်ကို ဘဏ်သို့ချက်ချင်းအကြောင်းကြားရမည်။ ဘဏ်အနေ ဖြင့် ကုန်သည်လုပ်ငန်းက ကိစ္စတစ်ခုဖြင့် စည်းကြပ်သော အပိုကြေးများနှင့် လုပ်ငန်းကိစ္စပမာဏအား ကတ်နှင့် ချိတ်ဆက်ထား သော စာရင်းသို့ ငွေသွင်းထားသော အပိုကြေးများအတွက် တာဝန်မယူပါ။ ကတ်ပျောက် ဆုံးခြင်း၊အခိုးခံရခြင်း သို့မဟုတ် အတုပြုလုပ်၍ လိမ်လည်အသုံးပြုခြင်းကိစ္စရပ်မှအပပေးချေမှု သို့မဟုတ် ဝန်ဆောင်ခများအတွက် ကုန်သည်လုပ်ငန်း ကိစ္စတစ်ခုမှတောင်းဆို၍ ဘဏ်ကပေးချေမှုအတွက် ရရှိထားသည့် ငွေတောင်းခံ လွှာသည် ကတ်ကိုင်ဆောင်သူနှင့် ကုန်သည်လုပ်ငန်းကြား သင့်လျော်မှန်ကန်စွာ ဆောင်ရွက်ထား ကြောင်း သက်သေပြရန်လိုအပ်သည်။ ယင်းသက်သေပြချက် တောင်းဆိုရန်မှာ ကတ်ကိုင်ဆောင် သူ၏ တာဝန် ဖြစ်သည်။ အကယ်၍ကတ်ကိုင်ဆောင်သူအနေဖြင့် အမှား တစ်ခု သို့မဟုတ် ကုန်စည်ပြန်အပ်မှု ကြောင့် ပြီးမြောက် ထားသော လုပ်ငန်းကိစ္စကိုဖျက်သိမ်းရန်ဆန္ဒရှိပါက ကုန်သည်အနေဖြင့်အစောပိုင်း အရောင်း ပြေစာ ကို ဖျက်သိမ်းပြီး ကတ်ကိုင်ဆောင်သူမှ ဖျက်သိမ်းထားသည့် အရောင်းပြေစာမိတ္တူကို ထိန်းသိမ်းထားရမည်။ အကယ်၍ ယင်းကဲ့သို့ လုပ်ငန်းကိစ္စကောင့် သွင်းငွေ စာရင်းဖျက်ခြင်း / ပြန်အမ်းရခြင်း ဖြစ်ပေါ်ပါက တောင်းခံသည့်အခါ ယင်းကဲ့သို့လုပ်ငန်း ကိစ္စဝန်ဆောင်ခ ပြေစာ/ အရောင်းပြေစာကို ကတ်ကိုင် ဆောင် သူက ထုတ်ပေး ရန်လိုအပ်သည်။ ကတ်ကို ဟိုတယ် Check-In တွင် စာရင်းပေးသွင်းရန်အသုံးမပြုရပါ။ ထို့အပြင် ဝယ်ယူမှုလုပ်ငန်း သို့မဟုတ် ဝန်ဆောင်မှုမပြီး မြောက်ခင် ပေးချေမှု အစီအစဉ်ပြုလုပ်သည့် အခြားနေရာများ တွင် လည်း အသုံးမပြုရပါ။

**၁၆။ အင်တာနက်ဝက်ဆိုဒ်သုံးစွဲမှု**

ကတ်ကိုင်ဆောင်သူအနေဖြင့် ကတ်ကိုမြန်မာနိုင်ငံအတွင်းဝက်ဆိုဒ်များနှင့်ကတ်အဖွဲ့အစည်း၏ မှတ်တံဆိပ်ပါ ရှိသော နိုင်ငံခြားဝက်ဆိုဒ်များ၊ အင်းတာနက်ဖြင့် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများ ဝယ်ယူရန် ကမ်းလှမ်းသည့်အထောက်အပံ့များရှိသည့် အင်တာနက်ဝက်ဆိုဒ်များတွင် ကတ်ကို အသုံးပြုနိုင်သည်။ လုပ်ငန်း ကိစ္စငွေကြေးပမာဏကို ကတ်နှင့်ချိတ်ဆက်ထားသော စာရင်းမှချက်ချင်းပေးသွင်းသည်။ ကတ်ကို ကတ်နံပါတ်၊ CV2



လုံခြုံရေးဂဏန်းများ၊ အင်တာနက်ဝက်ဆိုက်အနောက်ဘက်တွင် ပရင့်ထုတ်ထား သော သော လေးထောင့် ကွက်တန်ဖိုးများ၏အကူအညီဖြင့် အသုံးပြုရပါသည်။ ကုန်စည်နှင့် ဝန်ဆောင်မှုများ ထောက်ပံ့ မှုအပါအဝင် ကတ်ကိုင်ဆောင်သူမှ အင်တာနက်မှတစ်ဆင့် လုပ်ဆောင်သော အရောင်းအဝယ် လုပ်ငန်း ဆောင်ရွက် ချက်များ အတွက်ဘဏ်မှတာဝန်ယူမည်မဟုတ်ပါ။

အင်တာနက်ဝက်ဆိုက်မှတစ်ဆင့်လုပ်ဆောင်သော လုပ်ငန်းကိစ္စနှင့်ပတ်သက်၍ ကတ်ကိုင်ဆောင်သူအနေဖြင့် တစ်စုံတစ်ရာ မကျေနပ်ချက် ရှိပါက ကုန်သည် နှင့် ဖြေရှင်းရမည်ဖြစ်သည်။ မဖြေရှင်းနိုင်၍ ဆုံးရှုံးမှု တစ်စုံတစ်ရာ ပေါ်ပေါက်ပါက ဘဏ်မှဖြည့်စွမ်းပေး မည်မဟုတ်ပါ။ သို့ရာတွင် ကတ်ကိုင်ဆောင်သူအနေဖြင့် မကျေနပ်ချက်ကို ဘဏ်သို့ ချက်ချင်း အကြောင်းကြားရမည်။ ဘဏ်အနေဖြင့် အင်တာနက်ဝက်ဆိုက်မှ စည်းကြပ်သော အပိုကြေးများ နှင့် လုပ်ငန်းကိစ္စ ပမာဏနှင့် အတူကတ်ကိုင်ဆောင်သူစာရင်းသို့ကျခံစေသည့် အလားတူအရာများအတွက် တာဝန်ယူမည် မဟုတ်ပါ။ ကတ်ပျောက်ဆုံးခြင်း၊ အခိုးခံရခြင်း သို့မဟုတ် အတုပြုလုပ်၍ လိမ်လည်အသုံးပြု ခြင်းကိစ္စရပ်မှ အပပေးချေမှု သို့မဟုတ် ဝန်ဆောင်ခများအတွက် အင်တာနက်ဝက်ဆိုက်မှ တောင်းဆို၍ ဘဏ်က ပေးချေမှုအတွက် ရရှိထားသည့် ငွေတောင်းခံလွှာသည် ကတ်ကိုင်ဆောင်သူနှင့် အင်တာနက်ဝက်ဆိုက်ကြား သင့်လျော်မှန်ကန်စွာ ဆောင်ရွက် ထားကြောင်း သက်သေပြရန်လိုအပ်သည်။ ယင်းသက်သေပြချက် တောင်းဆိုရန်မှာ ကတ်ကိုင်ဆောင် သူ၏ တာဝန်ဖြစ်သည်။ အကယ်၍ အမှားတစ်ခု သို့မဟုတ် ကုန်စည်ပြန်အပ်မှုကြောင့် ပြီးမြောက်ထားသော လုပ်ငန်းကိစ္စကို ကတ်ကိုင်ဆောင်သူက ဖျက်သိမ်းလိုပါက အင်တာနက်ဝက်ဆိုက်၌ အစောပိုင်း လုပ်ငန်းကိစ္စကိုဖျက်သိမ်း၍ ဖျက်သိမ်းထားသော အီလက်ထရောနစ်ပြေစာမိတ္တူ ကို ကတ်ကိုင်ဆောင်သူလက်ဝယ် ထိန်းသိမ်း ထားရမည်။ ယင်းကဲ့သို့ လုပ်ငန်းကိစ္စများကြောင့် သွင်းငွေများအား စာရင်းဖျက်ခြင်း/ပြန်အမ်းခြင်းတို့ကို လက်ရေးမူဖြင့် လုပ်ဆောင်ရမည် ဖြစ်ပြီး ဖျက်သိမ်းထားသောပြေစာ၏ အီလက်ထရောနစ်မိတ္တူကို တောင်းခံပါက ကတ်ကိုင်ဆောင်သူက ထုတ်ပေးရန်လိုအပ်သည်။ ကတ်ကို စာဖြင့်မှာကြားခြင်း/ဖုန်းဖြင့်မှာကြားဝယ်မှုများအတွက် အသုံးမပြုသင့်ပါ။ ယင်းကဲ့သို့အသုံးပြုမှုကို ခွင့်မပြု ဟု ယူဆပြီး ယင်းကဲ့သို့အသုံးပြုမှုအတွက် ကတ်ကိုင်ဆောင်သူ တစ်ဦးတည်း သာလျှင် တာဝန်ရှိသည်။ ဤစည်းမျဉ်း သတ်မှတ်ချက် များအပြင် အင်တာနက်ဘဏ်လုပ်ငန်းဆိုင်းရာ စည်း မျဉ်းသတ်မှတ်ချက်များကိုလည်း ကတ်ကိုင်ဆောင်သူမှ သဘောတူသည်။



**၁၇။ မလွန်ဆန်နိုင်သော ဖြစ်ရပ်များ**

ဤဝန်ဆောင်မှုကို ကမ္ဘောဇဘဏ်က ဆောင်ရွက်ပေးနေစဉ်ကာလအတွင်း သဘာဝဘေးအန္တရာယ်၊ စစ်ဖြစ်ပွားမှု၊ ဆန္ဒပြမှု သို့မဟုတ် အလုပ်သမားအငြင်းပွားမှု၊ ကုန်သွယ်ရေးပိတ်ပင်မှု၊ အစိုးရအမိန့်၊ စီးလောင်ခြင်း၊ ရေကြီးခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မုန်တိုင်း သို့မဟုတ် အလွန်ဆိုးရွားသည့် ရာသီဥတုအခြေအနေများ၊ ဆူပူအုံကြွမှု၊ ပုန်ကန်မှု၊ လူထုမငြိမ်မသက်ဖြစ်မှု၊ စီးပွားရေးပိတ်ဆို့အရေးယူမှု၊ သပိတ်မှောက်မှု၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ စက်ချွတ်ယွင်းမှု သို့မဟုတ် အခြားသော မလွန်ဆန်နိုင်သော ဖြစ်ရပ်များသာဖြစ်သည်ဟု ကန့်သတ်ထားမှုမရှိသော်လည်း ယင်းတို့အပါအဝင်ဖြစ်ပြီး ကမ္ဘောဇဘဏ် မှ ကျိုးကြောင်းဆီလျော်စွာ ထိန်းချုပ်နိုင်မှုထက် ကျော်လွန်နေသည့် ဖြစ်ရပ်များကြောင့် အချိန်ကာလတစ်ရပ်အထိ ဖြစ်ပေါ် လာရသည့် မည်သည့်လုပ်ငန်းဆောင်ရွက်ရန် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှုဖြစ်ခြင်းများအတွက်မဆို ကမ္ဘောဇဘဏ်တွင် တာဝန်မရှိကြောင်းကို ကတိကိုင်ဆောင်သူသည် နားလည်သဘောတူ ပါသည်။ ကမ္ဘောဇဘဏ်သည် ယင်းသို့သော အခြေအနေများ ကြောင့် အဟန့်အတားဖြစ်ခြင်း၊ အတားအဆီး ဖြစ်ခြင်း သို့မဟုတ် နှောင့်နှေးနေခြင်းများ ကြုံတွေ့နေရ သည့် အတိုင်းအတာ အပေါ်မူတည်၍ အဆိုပါအခြေအနေများ ပြီးဆုံးသွားသည့် အချိန်အထိ ကမ္ဘောဇဘဏ်က ပေးနေသည့် ဤဝန်ဆောင်မှု အား ဆိုင်းငံ့ထားမည်ဖြစ်သည်။ ထိုသို့သော အခြေအနေများ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက် ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် ကမ္ဘောဇဘဏ်အနေဖြင့် ကတိကိုင်ဆောင်သူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြား မည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

**၁၈။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် စီးပွားရေးအရေးယူမှုများ**

၁၈.၁။ လူပုဂ္ဂိုလ်များ၊ စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများနှင့်သဘောတူညီချက်ပြုလုပ်ခြင်း သို့မဟုတ် ၎င်းတို့ပါဝင်သည့် Transaction များပြုလုပ်ခြင်းများမှ ကမ္ဘောဇဘဏ်အားတားဆီးပိတ်ပင်မှုပြုလုပ်နိုင်သော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သို့မဟုတ် အခြားသောနိုင်ငံများ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေများကို ကမ္ဘောဇဘဏ်က လိုက်နာရပါသည်။

၁၈၂။ ကမ္ဘောဇဘဏ်သည် ၎င်း၏ငွေကြေးခဝါချမှုတိုက်ဖျက်ရေး သို့မဟုတ် အကြမ်းဖက်အဖွဲ့များအား ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေးနှင့် စီးပွားကုန်သွယ်မှုပိတ်ဆို့အရေးယူမှုများကို စီမံခန့်ခွဲရေး သို့မဟုတ် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ မည်သည့်အခြားသောဥပဒေနှင့်စည်းမျဉ်းများနှင့်မဆိုကိုက်ညီမှုရှိစေရေး အတွက် လိုအပ်သည့် သတင်းအချက်အားလုံးကို ကတ်ကိုင်ဆောင်သူက ပေးအပ်ရမည်။

၁၈၃။ မည်သည့် Transaction မျိုးမဆိုအတွက်မဆို ကမ္ဘောဇဘဏ်ကဆောင်ရွက်ပေးသည့် လုပ်ငန်းစဉ်များသည် မြန်မာ နိုင်ငံ၏ဥပဒေများကိုသော်လည်းကောင်း၊ အခြားမည်သည့်နိုင်ငံမဆို၏ဥပဒေများကိုသော်လည်းကောင်း ချိုးဖောက်မှု မရှိကြောင်း ကတ်ကိုင်ဆောင်သူက ထုတ်ဖော်ကြေညာပြီးတာဝန်ယူသည်။

**၁၉။ အထွေထွေ**

၁၉၁။ ရိုးသားဖြောင့်မတ်စွာ လုပ်ဆောင်မှုများ  
 ကမ္ဘောဇဘဏ်အနေဖြင့် လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများအရ ကတ်ကိုင်ဆောင်သူ သို့မဟုတ် ခွင့်ပြုထားသည့် ပုဂ္ဂိုလ်၏ညွှန်ကြားချက် များကို ရိုးသားဖြောင့်မတ်စွာ ဆောင်ရွက်သွားပါမည်။

၁၉၂။ ကမ္ဘောဇဘဏ်အနေဖြင့် အချိန်တိုင်းတွင် နောက်ဆုံးပေါ်အခြေအနေများနှင့်စပ်လျဉ်း၍ အသိပေးချက်နှင့် အခြားဆက်သွယ်ချက်များ ကတ်ကိုင်ဆောင်သူကို ပေးပို့နိုင်ရန်အတွက် ကတ်ကိုင်ဆောင်သူ၏ ကိုယ်ပိုင်အထောက်အထားနှင့် အဆက်အသွယ် အသေးစိတ်ကို ကမ္ဘောဇဘဏ်ထံ ပေးရမည်။ ကတ်ကိုင်ဆောင်သူ နာမည်အပြောင်းအလဲ သို့မဟုတ် အဆက်အသွယ် အသေးစိတ် အပြောင်းအလဲတိုင်းအတွက်ကမ္ဘောဇဘဏ်ထံ ချက်ချင်းအကြောင်းကြား၍ ပြောင်းလဲမှုတရားဝင်စေရန် သင့်လျော်သည့် အချိန်ကို ကမ္ဘောဇဘဏ်ကိုပေးရမည်။

၁၉၃။ **ကတ်ကိုင်ဆောင်သူ၏ အဆက်အသွယ်အသေးစိတ်**  
 ကတ်ကိုင်ဆောင်သူစာရင်းများနှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ကတ်ကိုင်ဆောင်သူကို အသိပေးချက်နှင့် အခြားဆက်သွယ်ချက် များပေးပို့ နိုင်စေရန် အတွက် ကတ်ကိုင်ဆောင်သူ၏ ကိုယ်ပိုင်အထောက်အထားနှင့် အဆက်အသွယ်အသေးစိတ်ကို ကမ္ဘောဇဘဏ်ထံ ပေးရမည်။ ကတ်ကိုင်ဆောင်သူ၏ကိုယ်ပိုင်အထောက်အထားနှင့် အဆက်အသွယ် အသေးစိတ်တို့သည် အချိန်တိုင်းမှန်ကန်စေရန် ကတ်ကိုင်ဆောင်သူမှ လုပ်ဆောင်ရမည်။ ကတ်ကိုင်ဆောင်သူနာမည်အပြောင်းအလဲ





သို့မဟုတ် အဆက်အသွယ်အသေးစိတ် အပြောင်းအလဲတိုင်း အတွက် ကမ္ဘောဇဘဏ်ထံ ချက်ချင်းအကြောင်းကြား၍ ပြောင်းလဲမှုတရားဝင်စေရန် သင့်လျော်သည့်အချိန်၌ ကမ္ဘောဇဘဏ် ကိုပေးရမည်။

၁၉၂၄။ **အကြောင်းကြားစာများနှင့် ဆက်သွယ်ရေး**

ကတ်ကိုင်ဆောင်သူနှင့်ပတ်သက်သော အကြောင်းကြားချက်များနှင့် ဆက်သွယ်ချက်များကို ကမ္ဘောဇဘဏ်မှသင့်လျော်သည်ဟုယူဆသော အခြေအနေဖြင့် နောက်ဆုံးသိထားသော ကမ္ဘောဇဘဏ်မှတ်တမ်းများရှိ လိပ်စာ၊ ဖက်စ် နှင့်/သို့မဟုတ် ဖုန်းနံပါတ် သို့မဟုတ် အီးမေးလ်လိပ်စာသို့ ဝန်ဆောင်မှုများမှတစ်ဆင့် ပေးပို့မည် ဖြစ် သည်။ ကမ္ဘောဇဘဏ်၏ဘဏ်ခွဲများ၌ အကြောင်းကြားစာများ သို့မဟုတ် ကမ္ဘောဇဘဏ်၏ ATM များ သို့မဟုတ် ဝက်ဆိုဒ် သို့မဟုတ် ကတ်ကိုင်ဆောင်သူထံပေးပို့သော စာရင်းများရှင်းတမ်း သို့မဟုတ် နေ့စဉ်သတင်းစာ သို့မဟုတ် ရေဒီယို သို့မဟုတ် ရုပ်မြင်သံကြား ထုတ်လွှင့်မှုများမှတစ်ဆင့် ကတ်ကိုင်ဆောင်သူကို အကြောင်းကြား ဆက်သွယ်နိုင်သည်။

၁၉၂၅။ **ကမ္ဘောဇဘဏ်၏ အကြောင်းကြားချက်နှင့်ဆက်သွယ်ရေး အသက်ဝင်သောအချိန်**

စာဖြင့် သီးသန့်ရေးသားဖော်ပြထားခြင်းမရှိပါက ကတ်ကိုင်ဆောင်သူနှင့်ဆိုင်သော ကမ္ဘောဇဘဏ်၏အကြောင်းကြားချက် များနှင့် ဆက်သွယ်ချက်များ အသက်ဝင်သည်မှာ

၁၉၂၅၁။ မြန်မာနိုင်ငံအတွင်း လိပ်စာ တစ်ခုကိုစာတိုက်ဖြင့်ပို့ပါက ပို့သည့်ရက်နောက်ပိုင်း လုပ်ငန်းရက် (၅) ရက်

၁၉၂၅၂။ ဖက်စ်၊ အီလက်ထရောနစ်မေးလ် သို့မဟုတ် SMS ဖြင့်ပေးပို့ပါကပေးပို့သည့်အချိန်

၁၉၂၅၃။ အိမ်တိုင်ရာရောက်ပေးပို့ပါက ပေးပို့သည့်အချိန် သို့မဟုတ် လိပ်စာမှထွက်ခွာသည့်အချိန်

၁၉၂၅၄။ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲများ သို့မဟုတ် ATM များ သို့မဟုတ် ကမ္ဘောဇဘဏ်၏ ဝက်ဆိုဒ်တွင် ပြသထားပါက တင်ပြသည့် နေ့စွဲ

၁၉၂၅၅။ ရေဒီယို သို့မဟုတ် တီဗွီမှထုတ်လွှင့်ပါက ထုတ်လွှင့်သည့် နေ့စွဲ

ကမ္ဘောဇဘဏ်အနေဖြင့် ပို့ပေးပြီးသော အကြောင်းကြားချက်များ သို့မဟုတ် ဆက်သွယ်ချက်များနှင့်ပတ်သက်၍ဖြစ်ပွား သောအရာများ အတွက် တာဝန်ယူမည်မဟုတ်ပါ။ ဥပမာ အကြောင်းကြားချက် သို့မဟုတ် က်သွယ်ချက် သည် နောက်ကျနေခြင်း၊ ကြားဖြတ်ယူခံရခြင်း၊ ဆုံးရှုံးခြင်း၊ မရောက်ရှိခြင်း သို့မဟုတ် ပေးပို့စဉ် တစ်ဦးဦး ထံ ဖော်ပြခြင်း



**၁၉၂၆။ မှတ်တမ်းတင်ခြင်း**

ကမ္ဘောဇဘဏ်အနေဖြင့် သတိပေးအချက်ပေးသံဖြင့်ဖြစ်စေ မပါဘဲဖြစ်စေ ညွှန်ကြားချက်နှင့် အခြားတယ်လီဖုန်း ပြောဆို ချက်များ ကို မှတ်တမ်းတင်နိုင်ပြီး ယင်းကဲ့သို့ မှတ်တမ်းတင်ခြင်း သို့မဟုတ် မှတ်တမ်း ပြုလုပ်ခြင်း များကို ညွှန်ကြား ချက်နှင့် တယ်လီဖုန်းစကားပြောဆိုမှု၏ ခိုင်မာသော သက်သေအထောက်အထားအဖြစ် အသုံးပြု နိုင်သည်ကို ကတ်ကိုင်ဆောင်သူမှ သဘောတူသည်။

**၁၉၂၇။ ငွေလက်ခံသူအဖွဲ့အစည်း**

၁၉၂၇၁။ ကတ်ကိုင်ဆောင်သူအနေဖြင့် ငွေလက်ခံသူအဖွဲ့အစည်း သို့မဟုတ်အခြားသူများနှင့် မကျေနပ်ချက်တစ်စုံတစ်ရာကို ၎င်းတို့ နှင့်တိုက်ရိုက် ဖြေရှင်းရပါမည်။ ကတ်ကိုင်ဆောင်သူအနေဖြင့် ၎င်းတို့ထံတောင်းဆိုသော ငွေပမာဏကို ကမ္ဘောဇဘဏ်ထံ ခုနှိမ်ခွင့် မရှိပါ။

၁၉၂၇၂။ ကတ်ကိုင်ဆောင်သူအနေဖြင့် ပေးချေမှုတစ်ခုခုနှင့်စပ်လျဉ်း၍ ငွေလက်ခံသူအဖွဲ့အစည်းနှင့် အငြင်းပွားမှု တစ်စုံတစ်ရာ ရှိပါက လုပ်ငန်းကိစ္စအတွက် ငွေပြန်အမ်းမှုကို ငွေလက်ခံသူအဖွဲ့အစည်းက ကမ္ဘောဇဘဏ်ထံပေးချေမှုပြီးမှသာ ကတ်ကိုင်ဆောင်သူထံ သို့ ပေးချေမှုပြုလုပ်ပေးမည်ဖြစ်သည်။

**၁၉၂၈။ ခုနှိမ်ပိုင်ခွင့်**

၁၉၂၈၁။ ကမ္ဘောဇဘဏ်တွင်ရှိသော အထွေထွေ ဥပဒေအခွင့်အရေးများအပြင် ကတ်ကိုင်ဆောင်သူထံမှကြိုတင် ရည်ညွှန်းချက်မယူဘဲ ကတ်ကိုင်ဆောင်သူ စာရင်းများ (ကတ်စာရင်းများအပါအဝင်) (တစ်ဦးချင်းဖြစ်စေ ပူးပေါင်း၍ဖြစ်စေ၊ မည်သည့်ပုံစံဖြင့်ဖြစ်စေ၊ တစ်ဦးတည်း လုပ်ငန်းပိုင်ဆိုင်မှု ကုန်သွယ်ရေးအမည် မည်သို့ပုံစံဖြင့်ဖြစ်စေ) သို့မဟုတ် ကိန်းဂဏန်းများကို ပေါင်းစပ်၊ ပေါင်းစည်းခွင့်ရှိပြီး ပေးရန်တာဝန် ကိုလက်ကျန်ငွေများ (Credit Balance) နှင့် ခုနှိမ်ပိုင်ခွင့်ရှိသည်။

၁၉၂၈၂။ ယင်းကဲ့သို့ ပေါင်းစပ်မှု၊ ပေါင်းစည်းမှုနှင့် ခုနှိမ်မှုသည် ငွေကြေးတစ်ခုခုတစ်ခုသို့ ပြောင်းလဲမှုပါဝင်သည်ကို ကတ်ကိုင်ဆောင်သူမှ သဘောတူသည်။ ကမ္ဘောဇဘဏ်၏ လက်ရှိနှုန်းထားဖြင့်၊ ကမ္ဘောဇဘဏ်မှ ဆုံးဖြတ်သည့်အတိုင်း ငွေကြေးတစ်ခုကို အခြား ငွေကြေးသို့ပြောင်းလဲရန် အခွင့်အရေးရှိသည်။ လိုငွေပြခြင်းအတွက် ကတ်ကိုင်ဆောင်သူက

ကမ္ဘောဇဘဏ်ကို ပေး ဆပ်ရမည် ဖြစ် ပြီး ပြောင်း လဲမှုမှထွက်ပေါ်လာသော ဆုံးရှုံးမှုနှင့် စွန့်စားမှုများအတွက် ကတ်ကိုင်ဆောင်သူက တာဝန်ယူရမည်ဖြစ်သည်။

၁၉၂။ **ခိုင်လုံသော သက်သေအထောက်အထား**

၁၉၂၁။ သိသာထင်ရှားသော အမှားမရှိပါက ကိစ္စတစ်ခု သို့မဟုတ် ပေးချေရမည့် ပမာဏတစ်ခုနှင့်စပ်လျဉ်း၍ ပုံစံတစ်မျိုးမျိုးဖြင့် ကမ္ဘောဇဘဏ်၏ မှတ်တမ်းများ (စာရွက်၊ အီလက်ထရောနစ် သို့မဟုတ် အခြားပုံစံများ အပါအဝင်)၊ ကမ္ဘောဇဘဏ်က ထုတ်ပေးသော အသိအမှတ်ပြုလက်မှတ် (ရှင်းတမ်း၊ အစီရင်ခံစာ သို့မဟုတ် ဆက်သွယ် ချက်များ အပါအဝင်)၊ သို့မဟုတ် ကမ္ဘောဇဘဏ်က ပြုလုပ်သောဆုံးဖြတ်ချက်များသည် ခိုင်လုံသည်။

၁၉၂၂။ သက်ဆိုင်ရာဥပဒေက ခွင့်ပြုထားသည့်အချိန်ကာလပြီးနောက် မည်သည့် မှတ်တမ်းကိုမဆို ဖျက်သိမ်းမှု၊ ဖျက်ဆီးမှု သို့မဟုတ် ထိန်းသိမ်းခြင်း ရပ်တန့်မှုတို့ပြုလုပ်နိုင်သည်။

၂၀။ **ထုတ်ဖော်ပြောဆိုခြင်း**

မြန်မာနိုင်ငံ ဥပဒေများအရ ကမ္ဘောဇဘဏ်သည် ကတ်ကိုင်ဆောင်သူများ၏ အသေးစိတ်ကို ထုတ်ဖော်ပြောဆိုရန် အခွင့်အရေးရှိသည်။ ဤသဘောတူစာချုပ်အရ ပါရှိသောကြား ကတ်ကိုင်ဆောင်သူထံမှ ကြိုတင်ထောက်ခံချက်မတောင်းဘဲ စာရင်းအသေးစိတ် (တစ်ဦးဖြစ်စေအစုစပ်ဖြစ်စေ) ၊ ကတ်ကိုင်ဆောင်သူ၏ အကြွေးရပ်တည်ချက်နှင့် ဘဏ္ဍာရေးအခြေအနေ၊ ကတ်ကိုင်ဆောင်သူကိုခွင့်ပြုထားသော အထောက်အပံ့သို့မဟုတ် လူသိရှင်ကြားသိနိုင်သော သတင်းအချက်အလက်တို့အပါအဝင် ကတ်ကိုင်ဆောင်သူနှင့် ခွင့်ပြုထားသည့် ပုဂ္ဂိုလ် နှင့်ပတ်သက်သော သတင်းအချက်အလက်များ ထုတ်ဖော်ပြောဆိုရန် ကမ္ဘောဇဘဏ်ကို သဘောတူခွင့်ပြုသည်။ ယင်းကဲ့သို့ အသေးစိတ်များကို ကမ္ဘောဇဘဏ်မှ သင့်လျော်သည်၊ လိုအပ်သည် သို့မဟုတ် ဆန္ဒရှိသည်ဟု ယူဆသောအခါ ထုတ်ဖော်ပြောဆိုနိုင်သည်။

၂၀၁။ ခွင့်ပြုထားသော ပုဂ္ဂိုလ်၊ ဆင့်ပွားကတ်အဖွဲ့ဝင်၊ အလုပ်ရှင်ထံသို့

၂၀၂။ (ကွာဟချက်များ၊ အမှားများ သို့မဟုတ် တောင်းဆိုချက်များ အပါအဝင်) ဝန်ဆောင်မှုများ ထိန်းသိမ်းပေးရန် အဆင့်မြှင့်တင်ပေးရန်၊ ခေတ်မီစေရန်၊ ပံ့ပိုးပေးရန်အတွက် ကမ္ဘောဇဘဏ်ကို အီလက်ထရောနစ် သို့မဟုတ် အခြား ဝန်ဆောင်မှုပေးနေသော ပုဂ္ဂိုလ်အဖွဲ့အစည်းထံသို့

- ၂၀၁၃။ ဝန်ဆောင်မှုဆောင်ရွက်ချက်များ သို့မဟုတ် ဆောင်ရွက်ပေးသည့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ဆောင်ရွက်ချက်များ အတွက် ပါဝင်ဆောင်ရွက်သည့် ကမ္ဘောဇဘဏ်မှ လုပ်ငန်းအပ်နှံထားသော ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း ထံသို့
- ၂၀၁၄။ တစ်ဦးချင်းပုဂ္ဂိုလ်ရေးဆိုင်ရာ ချက်လက်မှတ်များ၊ ရှင်းတမ်းများ၊ အကြံပြုစာများ၊ စာအဆက်အသွယ် သို့မဟုတ် အခြား သက်ဆိုင်သည့်စာရွက်စာတမ်းများ ပုံနှိပ်ရန်အတွက် ကမ္ဘောဇဘဏ်၏ ကိုယ်စားလှယ်များထံသို့
- ၂၀၁၅။ ပြည်သူ့ရဲဌာန သို့မဟုတ် အများပြည်သူဆိုင်ရာ စုံစမ်းစစ်ဆေးမှု ကိုင်တွယ်ဆောင်ရွက်သူတစ်ဦးဦးထံသို့
- ၂၀၁၆။ အကြွေးဝယ်ကတ် စုံစမ်းမှုများ သို့မဟုတ် ကတ်အသုံးပြုမှုနှင့်စပ်လျဉ်း၍ အကြွေးဝယ်ကတ်ကုမ္ပဏီများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများထံသို့
- ၂၀၁၇။ ကတ်ကိုင်ဆောင်သူနှင့် ခွင့်ပြုထားသောပုဂ္ဂိုလ်နှင့် ပတ်သက်သော ချေးငွေဆိုင်ရာ သတင်းအချက်အလက်အတွက်သာလျှင် အခြားဘဏ်များ၊ ဘဏ္ဍာရေးအဖွဲ့အစည်း များ၊ ချေးငွေအဖွဲ့ သို့မဟုတ် ချေးငွေထောက်ခံရေး အေးဂျင့်ထံသို့ ဘီလ်ပေးချေမှုနှင့်စပ်လျဉ်း၍ ငွေလက်ခံသူအဖွဲ့အစည်းထံသို့
- ၂၀၁၈။ ကမ္ဘောဇဘဏ်၏ ဘဏ်ခွဲများ၊ ကိုယ်စားလှယ်ရုံးများ၊ လက်အောက်ခံများ၊ သက်ဆိုင်ဆက်နွယ်သော လုပ်ငန်းများ နှင့် ၎င်းတို့၏ဝန်ထမ်းများ၊ ဥပမာ- အရာရှိ၊ အောက်ခြေလုပ်သား သို့မဟုတ် အေးဂျင့်များထံသို့
- ၂၀၁၈။၁။ ရှေ့နေများအပါအဝင် စာရင်းစစ်များ ကျွမ်းကျင်အကြံပေးများထံသို့
- ၂၀၁၈။၂။ ချေးငွေ အထောက်အပံ့နှင့် သက်ဆိုင်သော အမှန်တကယ် သို့မဟုတ် ၆ ဖစ်နိုင်ချေရှိသော လွှဲပြောင်းခံရသူ သို့မဟုတ် လွှဲအပ်ခံရသူထံသို့
- ၂၀၁၈။၃။ ငွေလက်ခံအဖွဲ့အစည်း သို့မဟုတ် ကတ်အသုံးပြုမှုလက်ခံသည့် အခြားပါဝင်သူများ၊ အခြားဘဏ်များ သို့မဟုတ် ဘဏ္ဍာရေးအဖွဲ့အစည်းများ၊ ဘဏ္ဍာရေးမဟုတ်သော အဖွဲ့အစည်းများ၏ ATM အသုံးပြုသော လုပ်ငန်း ကိစ္စများနှင့်စပ်လျဉ်း၍ ၎င်းတို့၏အေးဂျင့်များ သို့မဟုတ် ကန်ထရိုက်တာများထံသို့
- ၂၀၁၈။၄။ ကတ်စာရင်းအတွက် သို့မဟုတ် ကတ်ကိုင်ဆောင်သူက ပေးရမည့် တာဝန်များနှင့် ပေးချေနိုင်သည့် ပမာဏများအတွက် ကမ္ဘောဇဘဏ် အတွက် လုံခြုံရေး ပံ့ပိုးရန် သဘောတူထားသော သို့မဟုတ် ပံ့ပိုးလျက်ရှိသော လူပုဂ္ဂိုလ်ထံသို့

၂၀၁၈၅။ ကတ်ကိုင်ဆောင်သူ၏ တာဝန်ခံရမှုအတွက် အာမခံ ပေးသူ သို့မဟုတ် အာမခံအဖြစ် ရပ်တည်သည့် ကတ်ကိုင်ဆောင်သူနှင့်အတူ ပူးတွဲ၍သော်လည်းကောင်း၊ သီးသန့်သော်လည်းကောင်း တာဝန်ခံရမည့် ပုဂ္ဂိုလ်ထံသို့

၂၀၁၈၆။ ကမ္ဘောဇဘဏ်က ခန့်အပ်သော လက်ခံသူထံသို့

၂၀၁၈၇။ ချေးငွေအကဲဖြတ်ပေးသည့်အေးဂျင့်၊ လုပ်ငန်းမဟာမိတ်ပါတနာ၊ အာမခံကုမ္ပဏီ၊ အာမခံထုတ်ပေးသူ၊ အာမခံပွဲစား သို့မဟုတ် ချေးငွေကာကွယ်မှုအတွက် တိုက်ရိုက်သို့မဟုတ် သွယ်ဝိုက်၍ ပံ့ပိုးပေးသူထံသို့

၂၀၁၈၈။ အစုရှယ်ယာဈေးကွက်၊ တရားရုံးသို့မဟုတ် တရားရေး ဆောင်ရွက်မှုတွင်ရှိသော အခြားစီရင်ပိုင်ခွင့်အဖွဲ့ အစည်းများ၊ ခုံရုံး၊ ဥပဒေအဖွဲ့အစည်း သို့မဟုတ် အာဏာပိုင် (စီရင်ပိုင်ခွင့်တစ်ခုရှိ အခွန်အတုတ် အာဏာပိုင် များ အပါအဝင်) အစိုးရ သို့မဟုတ် အစိုးရနှင့်ဆက်နွယ်နေသောအဖွဲ့အစည်းများထံသို့

၂၀၁၈၉။ ဥပဒေများ၊ စည်းမျဉ်းများ၊ ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များအရ သို့မဟုတ် နိုင်ငံတစ်ခု၏ တရားဝင် အာဏာပိုင်များအရ ကမ္ဘောဇဘဏ်မှ ဖွင့်ပြရန် လိုအပ်သည့်ပုဂ္ဂိုလ်ထံသို့

၂၀၁၉၀။ ကတ်နှင့် ကတ်စာရင်း သို့မဟုတ် ကတ်စာရင်းနှင့်သက်ဆိုင်သည့်အခြားအရာများနှင့် စပ်လျဉ်း၍ ကတ်ကိုင်ဆောင်သူကို ဝန်ဆောင်မှုများ ပံ့ပိုးပေးရန်အတွက် ကမ္ဘောဇဘဏ်မှ ယင်းကဲ့သို့ ဖွင့်ပြမှုသည် လိုအပ်သည်၊ ဆန္ဒရှိသည်၊ သင့်လျော် သည်ဟု ယူဆသော ပုဂ္ဂိုလ်တစ်ဦးဦးထံသို့

**၂၁။ လျှော်ကြေးငွေ**

အောက်ပါအချက်အလက်များနှင့်စပ်လျဉ်း၍ ကမ္ဘောဇဘဏ်မှ ခံစားရသော ဆုံးရှုံးမှုနှင့် မကျေနပ်မှုများအတွက် ကမ္ဘောဇဘဏ်/ကမ္ဘောဇဘဏ်၏ အလုပ်သမားများ၊ ဝန်ထမ်းများ၊ ဝေ ရွေးချယ်ခံများ၊ ဒါရိုက်တာများနှင့် ဝေ အေးဂျင့်များကို ဝေ လျှော်ကြေးပေးရန် (ယင်းကဲ့သို့ ဆုံးရှုံးမှုနှင့် မကျေနပ်မှုများသည် ကမ္ဘောဇဘဏ်၏ဝန်ထမ်းများနှင့် အေးဂျင့်များကို ရည်ရွယ်၍ ပြုလုပ်သော အမှား သို့မဟုတ် လျစ်လျူရှုမှုမှ ထွက်ပေါ်လာသည့်ကိစ္စမှအပ) ကတ်ကိုင်ဆောင်သူက သဘောတူသည်

၂၁၁။ ကတ်စာရင်း၊ ဝန်ဆောင်မှု သို့မဟုတ် လုပ်ငန်းကိစ္စ



- ၂၁၂။ ကတ်ကိုင်ဆောင်သူ သို့မဟုတ် ခွင့်ပြုထားသည့်ပုဂ္ဂိုလ်မှ ကမ္ဘောဇဘဏ်ကိုပေးထားသည့် ညွှန်ကြားချက်များကို လုပ်ဆောင်ရာတွင်၊ ထမ်းရွက်ရာတွင်၊ လုပ်ဆောင်ရန် နှောင့်နှေးခြင်း သို့မဟုတ် ငြင်းဆန်ခြင်း
- ၂၁၃။ ကတ်ကိုင်ဆောင်သူ၊ ခွင့်ပြုထားသည့်ပုဂ္ဂိုလ် သို့မဟုတ် လုံခြုံရေးဆောင်ရွက်ပေးသူနှင့် စပ်လျဉ်း၍ ကမ္ဘောဇဘဏ်မှ ပြုလုပ်သော ရှာဖွေမှုနှင့် စုံစမ်းမှုများ
- ၂၁၄။ ကတ်ကိုင်ဆောင်သူနှင့်သက်ဆိုင်သော ဝန်ဆောင်မှုတစ်ခုခု၏ သတ်မှတ်ချက်၊ သို့မဟုတ် ကတ်ကိုင်ဆောင်သူဘဏ်လုပ်ငန်းရှင်အနေဖြင့် ကမ္ဘောဇဘဏ်၏ လုပ်ဆောင်မှုစွမ်းရည်
- ၂၁၅။ ကြားခံတစ်ဦးဦးမှ ပံ့ပိုးသော ဝန်ဆောင်မှုတစ်ခုခု
- ၂၁၆။ ဤသဘောတူစာချုပ်အရ သို့မဟုတ် ကတ်နှင့်စပ်လျဉ်း၍ အခြားသက်ဆိုင်သော စည်းမျဉ်းသတ်မှတ်ချက်များ သို့မဟုတ် ဤစည်းမျဉ်းများကို ကတ်ကိုင်ဆောင်သူ၏ မလိုက်နာမှုမှထွက်ပေါ်လာသော ကမ္ဘောဇဘဏ်၏အခွင့်အရေးများပြဋ္ဌာန်းမှုကို ပျက်ကွက်ခြင်း သို့မဟုတ် ထိန်းသိမ်းထားခြင်း
- ၂၁၇။ ကတ်ကိုင်ဆောင်သူ သို့မဟုတ် ကတ်၊ ကတ်စာရင်း သို့မဟုတ် ဝန်ဆောင်မှုနှင့် ဆက်နွယ်သော ခွင့်ပြုထားသည့်ပုဂ္ဂိုလ်ကို ဆန့်ကျင်၍ ကမ္ဘောဇဘဏ်မှ သို့မဟုတ် တစ်ဦးဦးမှ ကတ်ကိုင်ဆောင်သူအားဆန့်ကျင် တရားစွဲဆိုခြင်း
- ၂၁၈။ ကတ်၊ ကတ်စာရင်း သို့မဟုတ် ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ သို့မဟုတ် ၎င်းတို့ကိုကာကွယ်မှု သဘော သဘာဝ အလျောက် တရားရေးရာ ရင်ဆိုင်မှုတွင် ကမ္ဘောဇဘဏ်၏ ပါဝင်မှု
- ၂၁၉။ ဤစည်းမျဉ်းများနှင့်ပတ်သက်၍ လက်ရှိ သို့မဟုတ် အနာဂတ် ဥပဒေ၊ သို့မဟုတ် စည်းကမ်း သို့မဟုတ် တရားဝင်ညွှန်ကြားချက်အား ကမ္ဘောဇဘဏ်၏ လိုက်နာမှု
- ၂၁၁၀။ ကတ်ကိုင်ဆောင်သူ၏ ကတ်နှင့်စပ်လျဉ်း၍ ကမ္ဘောဇဘဏ်မှပေးရမည့် အခွန်အခများ
- ၂၁၁၁။ ဥပဒေ သို့မဟုတ် အခြေအနေများတွင် ပြောင်းလဲမှုတစ်ခုရှိပါက ကမ္ဘောဇဘဏ်၏ ငွေကြေးရှာဖွေမှုတွင် တိုးလာသော ကုန်ကျစရိတ်

**၂၂။ ကြားခံအဖွဲ့အစည်းများ၏ အခွင့်အရေး**

ကမ္ဘောဇဘဏ်မှ ယင်းသို့တိတိကျကျဖော်ပြထားခြင်းမရှိလျှင်ဤသဘောတူစာချုပ်တွင် ပါဝင်သူမဟုတ်ပါက အဆိုပါ ပုဂ္ဂိုလ် သည် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့် သက်ဆိုင်ခြင်းမရှိစေရ။

**၂၃။ စာရွက်စာတမ်းများ၏ ဝန်ဆောင်မှု**

ကမ္ဘောဇဘဏ်တွင်ရရှိနိုင်သော အခြားဝန်ဆောင်မှုနည်းလမ်းအပြင် လူကိုယ်တိုင်သော်လည်းကောင်း အခြား တစ်နည်းနည်းဖြင့် သော်လည်းကောင်း ပေးပို့ရန်လိုအပ်သည့် တရားရုံးသို့မဟုတ် အမှုဆောင်ရွက်မှုရှိ စာရွက်စာ တမ်းတိုင်း ကို စာတိုက်ဖြင့် ကတ်ကိုင်ဆောင်သူထံသို့ပေးပို့ခြင်း၊ ကမ္ဘောဇဘဏ်၏ မှတ်တမ်းများရှိ နောက်ဆုံးသိထားသော လိပ်စာ ကို ပေးပို့ခြင်း တို့ပြုလုပ်နိုင်ပြီး စာရွက်စာတမ်း မရောက်ရှိဘဲ ပြန်ရောက်လာသော်လည်း ယင်းကဲ့သို့ လုပ်ဆောင် ပုံသည် ထိ ရောက်သော လူပုဂ္ဂိုလ်ဝန်ဆောင်မှုဟု မှတ်ယူသည်။

၂၃၁။ လူကိုယ်တိုင်ပို့ပါက ပေးပို့သည့်အချိန် သို့မဟုတ် လိပ်စာမှထွက်ခွာသောအခါ

၂၃၂။ မြန်မာနိုင်ငံအတွင်းရှိ လိပ်စာတစ်ခုသို့ စာတိုက်ဖြင့်ပို့ပါက ပေးပို့ပြီး လုပ်ငန်းရက် (၅) ရက်အတွင်း

**၂၄။ အထွေထွေတည်ဆောက်မှုနှင့် အနက်ဖွင့်ဆိုချက်**

ကမ္ဘောဇဘဏ်၏အယူအဆတွင် ကမ္ဘောဇဘဏ်၏အယူအဆဖြင့် ကိစ္စတစ်ခုကိုဆုံးဖြတ်သောအခါ ဆုံးဖြတ်ချက်ကို ကမ္ဘောဇဘဏ်၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်တစ် ခုတည်းဖြင့် သာပြုလုပ်သည်။

၂၄၁။ ကမ္ဘောဇဘဏ်၏ လုပ်ဆောင်သောအခါ သို့မဟုတ် လုပ်ဆောင်ရန် ငြင်းပယ်သောအခါ ညွှန်ကြားချက် သို့မဟုတ် လုပ်ငန်းကိစ္စအပါအဝင် ကိစ္စရပ်တိုင်း တွင် ဥပဒေအရ တောင်းဆိုထားခြင်းမရှိပါက ကမ္ဘောဇဘဏ်၏ လုပ်ဆောင်မှု သို့မဟုတ် ငြင်းဆန်မှုတွက် အကြောင်းပြချက်ပေးရန် မလိုအပ်ပါ။

၂၄၂။ အချိန်ကိုက်ခြင်း လုပ်ငန်းနေ့မဟုတ်သည့်နေ့ သို့မဟုတ် သတ်မှတ်ထားသော ရှင်းလင်း၊ ပိတ်သိမ်းမှု အချိန်နောက်ပိုင်းတွင် ကမ္ဘောဇဘဏ် ညွှန်ကြားချက်တစ်ခုခုရရှိပါကနောက်လာမည့် လုပ်ငန်းနေ့တွင် ညွှန်ကြားချက် ရရှိသည်ဟု မှတ်ယူနိုင်သည်။

၂၄၃။ ခေါင်းစဉ်များနှင့် ခေါင်းစဉ်ခွဲများကို အဆင်ပြေမှုအတွက်သာလျှင်ထည့်သွင်းထားပြီး ဤသဘောတူစာချုပ်ပါ အနက် ဖွင့်ဆိုချက် ကို သက်ရောက်မှုမရှိပါ။

**၂၅။ ဉာဏပစ္စည်းပိုင်ဆိုင်ခွင့်**

ကမ္ဘောဇဘဏ်၏ Website နှင့် စာရွက်စာတမ်းအားလုံးတွင် အကြောင်းအရာအဖြစ်ဖြင့်ဖြစ်စေ၊ စကားအသုံးအနှုန်းပုံစံအဖြစ် ဖြင့်ဖြစ်စေပါရှိသော ကုန်အမှတ်တံဆိပ်၊ သင်္ကေတ၊ စာလုံးအမှတ်အသား၊

လုပ်ငန်းဝန်ဆောင်မှု အမှတ်အသား၊ ကုန်အမှတ် တံဆိပ်အမည်နှင့် ဒီဇိုင်းလက်ရာအားလုံး၏ ဉာဏပစ္စည်းဆိုင်ရာ မှုပိုင်ခွင့်အရပ်ရပ်သည် ကမ္ဘောဇဘဏ်၏ မှုပိုင်ဖြစ်သည်။

ကတ်ကိုင်ဆောင်သူသည် ကမ္ဘောဇဘဏ်၏ ဉာဏပစ္စည်းဆိုင်ရာမှုပိုင်ခွင့်ကိုကိုယ်ကျိုးအတွက်သုံးစွဲခြင်းမပြုရသို့မဟုတ် ကမ္ဘောဇဘဏ်မှ စာဖြင့်ရေးသားထားသော ကြိုတင်ခွင့်ပြုချက် ရရှိထားခြင်းမရှိဘဲ မည်သည့်ကိစ္စကိုမဆို ကြော်ငြာခြင်းမပြုရ။ ကတ်ကိုင်ဆောင်သူသည် ကမ္ဘောဇဘဏ်၏ပုံရိပ်၊ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းအမည် သို့မဟုတ် အခြားဉာဏပစ္စည်းဆိုင်ရာ မှုပိုင်ခွင့်ကို ထိခိုက်ပျက်ပြားစေနိုင်သည့် မည်သည့်ပြုလုပ်မှုမျိုးကိုမဆို ပြုလုပ်ခွင့်ရှိမည်မဟုတ်ပါ။ သို့မဟုတ် အခြားသူက ပြုလုပ်ခြင်းကို လည်း ခွင့်ပြုပေးပိုင်ခွင့်ရှိမည်မဟုတ်ပါ။

**၂၆။ ပြင်ဆင်ခြင်း**

ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် သို့မဟုတ် ဝန်ဆောင်မှု နှင့်/သို့မဟုတ် မည်သည့်အဖိုးအခကိုမဆို မည်သည့် အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားခြင်းကိုမျှပြုလုပ်ခြင်းမရှိဘဲ ကမ္ဘောဇဘဏ်သည် ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ပြင်ဆင်ခွင့်၊ မွမ်းမံခွင့်၊ အစားထိုးပိုင်ခွင့်၊ ပယ်ဖျက်ခွင့် သို့မဟုတ် ရုတ်သိမ်းပိုင်ခွင့် အပြည့်အဝရှိကြောင်းကို ကတ်ကိုင်ဆောင်သူက သိရှိသဘောတူပါသည်။ Website တွင် ဖော်ပြပေးထားမည့် ပြင်ဆင်ချက်များအပါအဝင် ဤစည်းမျဉ်းစည်းကမ်းချက်များကို ပုံမှန်ဖတ်ရှုစစ်ဆေးသွားရန် ကတ်ကိုင်ဆောင်သူတွင် တာဝန်အပြည့်အဝရှိပါသည်။ အပြောင်းအလဲတစ်ရပ် သို့မဟုတ် အပြောင်းအလဲများ ပြုလုပ်ပြီးနောက် မည်သည့် ကမ္ဘောဇ ကတ် ဝန်ဆောင်မှုလုပ်ငန်းကိုမဆို အသုံးပြုခြင်းသည် အပြောင်းအလဲများဆောင်ရွက်ထားရှိပြီးဖြစ်သည့် စည်းကမ်းချက်များနှင့်သာ သက်ဆိုင်သည်။

**၂၇။ လွှဲပြောင်းခြင်း**

ဤစည်းမျဉ်းစည်းကမ်းချက်သတ်မှတ်ချက်များအရ ကတ်ကိုင်ဆောင်သူသည် ကမ္ဘောဇဘဏ်၏ စာဖြင့်ရေးသားဖော်ပြထားသော သဘောတူညီချက်မရှိဘဲ ၎င်း၏ အခွင့်ရေး သို့မဟုတ် တာဝန်ဝတ္တရားများ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ လွှဲပြောင်းတာဝန်ပေးအပ်ခြင်းမပြုရဘဲ၊ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များတွင် ပါဝင်သောမည်သည့် အစိတ်အပိုင်းကို ဖြစ်စေ ဖော်ဆောင်ရန်အတွက်

မည်သည့်ထပ်ဆင့်စာချုပ်ကိုမဆို ချုပ်ဆိုခြင်းမပြုရ။

**၂၈။ အာမခံခြင်း**

ဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာစည်းကမ်းချက်အဖြစ်ဝန်ဆောင်မှုများအား တရားဥပဒေနှင့်ကိုက်ညီခြင်းမရှိသည့် မည်သည့်ရည်ရွယ်ချက်မျိုးအတွက်မဆို အသုံးပြုမည်မဟုတ်ပါကြောင်း ကတ်ကိုင်ဆောင်သူက ကမ္ဘောဇဘဏ်အားအာမခံသည်။ ဝန်ဆောင်မှုများကို အသုံးပြုမှုနှင့် စပ်လျဉ်းသည့် တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေနှင့် ပြဋ္ဌာန်းဥပဒေအရပ်ရပ် ကို လိုက်နာရန် ကတ်ကိုင်ဆောင်သူမှ သဘောတူသည်ဖြစ်သည်။

**၂၉။ ဆက်လက်အသက်ဝင်ခြင်း**

ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်စီတိုင်းသည် အခြားပြဋ္ဌာန်းချက်များနှင့် မတူဘဲ သီးခြား သက်ဝင်မှုရှိမည်ဖြစ်သည်။ ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် တရားဝင်မှုမရှိတော့ခြင်း၊ ပျက်ပြယ်ခြင်း သို့မဟုတ် ဥပဒေတစ်ရပ်ရပ်အရ အာဏာသက်ရောက်မှုမရှိတော့ခြင်းများဖြစ်လာပါက ယင်းအပိုင်းသည်သာ ပျက်ပြယ်မည်ဖြစ်ပြီး ကျန်ပြဋ္ဌာန်းချက်များအား ထိခိုက်စေခြင်း သို့မဟုတ် ပျက်ပြယ်စေခြင်းများရှိမည်မဟုတ်ဘဲ ကျန်ပြဋ္ဌာန်းချက်များသည် ဆက်လက်အသက်ဝင်နေမည် ဖြစ်သည်။

**၃၀။ စွန့်လွှတ်ခြင်း**

မည်သည့်အချိန်တွင်မဆို ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များတွင် ဖော်ပြထားသည့် ပြဋ္ဌာန်းချက်(များ) အား အသက်ဝင်စေရန်အတွက် ဆောင်ရွက်ရန် မည်သည့်အဖွဲ့ကမဆို ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးနေခြင်းသည် ထိုသို့သောအဖွဲ့က အခွင့်အရေးများအား စွန့်လွှတ်လိုက်ခြင်းဖြစ်သည်ဟု အဓိပ္ပါယ်ဖွင့်ဆိုခြင်းမရှိစေရ။

**၃၁။ သက်ဆိုင်မှုမရှိခြင်း**

ဤစည်းမျဉ်းနှင့်စည်းကမ်းချက်များတွင်ပါဝင်သော မည်သည့်ပြဋ္ဌာန်းချက်မဆိုကြောင့် ဤစည်းမျဉ်းနှင့်စည်းကမ်းချက် များကို သဘောတူထားသည့်အဖွဲ့များက အလုပ်သမားနှင့်အလုပ်ရှင်၊ မိတ်ဖက်၊

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သူ၊ ဖက်စပ် လုပ်ငန်းများ၏ ဆက်ဆံရေးမျိုးကို ထူထောင်ခြင်းဖြစ်သည်ဟု အဓိပ္ပါယ်သက်ရောက်ခြင်းမရှိစေရ။ အဖွဲ့များသည် သီးခြားလွတ်လပ်သော ကန်ထရိုက်တာများဖြစ်ပြီး မည်သည့်အဖွဲ့မဆိုသည် အခြားသောအဖွဲ့၏ လုပ်ဆောင်ချက်၊ ဆောင်ရွက်ချက် သို့မဟုတ် ပျက်ကွက်ခြင်းများအတွက် တာဝန်မရှိစေရ။

**၃၂။ လွှမ်းမိုးသော ဥပဒေနှင့် အငြင်းပွားမှုဖြေရှင်းခြင်း**

ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပာယ်ဖွင့်ဆိုရမည်ဖြစ်ကာ ဤစည်းမျဉ်းစည်းကမ်းများမှ သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်းများ အရ ပေါ်ပေါက်လာသော မည်သည့်အငြင်းပွားမှုကိုမဆို စီရင်ဖြေရှင်းပိုင်ခွင့်အာဏာသည် မြန်မာနိုင်ငံရှိ တရားရုံးများတွင်သာ ရှိစေရမည်ဖြစ်သည်။

**၃၃။ ဘာသာစကား**

ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ပြုလုပ်ထားပြီး နှစ်မျိုးစလုံးသည် တူညီ သော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ပြုလုပ်ထားခြင်း ဖြစ်သော ကြောင့် ကွဲလွဲမှုတစ်စုံတစ်ရာရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်း သတ်မှတ်ချက်များကို သာလျှင် အမှန်ယူရမည်ဖြစ်သည်။



## CARD FEATURES

### Features

Global Visa Merchant Acceptance (Domestic & International)	✓
Global Cash Advance, POS and Online Purchase	✓
Secured by EMV Card Standard	✓
Pay Wave	✓
Supplementary cards applicable (up to 4 cards)	✓
15 – 45 days of credit revolving facility	✓
Minimum payment options ( <i>10% or MMK10,000 whichever is higher</i> )	✓

